

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ

ဝင်ငွေခွန်ဥပဒေ

[၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥပဒေအမှတ် ၇။]

ရန်ကုန်မြို့၊ ၁၃၃၅ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက်။

(၁၉၇၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်။)

[ပြင်ဆင် : 22.03.1989, 30.03.1991, 24.03.2006, 29.09.2011, 24.03.2014, 31.08.2016]

အောက်ဖော်ပြပါဥပဒေကို ထုတ်ပြန်ကျေညာသည်။

နိဒါန်း ပယ်ဖျက်

<ပြင်ဆင် 22.03.1989>

အခန်း ၁

အမည်၊ အာဏာတည်ခြင်းနှင့်အဓိပ္ပာယ်ဖော်ပြချက်

အမည်နှင့်အာဏာတည်သည့်ရက်

၁။ ။ (က) ဤဥပဒေကို ဝင်ငွေခွန်ဥပဒေဟု ခေါ်တွင်စေရမည်။

(ခ) ဤဥပဒေသည် ၁၉၇၄-၇၅ ခု၊ စည်းကြပ်နှစ်အတွက်မှစ၍ အာဏာတည်ရမည်။

အာဏာတည်စေခြင်း

၂။ ။ ဤဥပဒေသည် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်တဝန်းလုံးတွင် အာဏာတည် ရမည်။ ထို့ပြင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်ပြင်ပနေ ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံသားများပေါ်တွင်လည်း အာဏာတည်ရမည်။

အဓိပ္ပာယ်ဖော်ပြချက်များ

၃။ ။ ဤဥပဒေတွင် ပါရှိသော အောက်ပါ စကားရပ်များသည် ဖော်ပြပါအဓိပ္ပာယ်သက်ရောက်စေရမည်-

(က) မြန်မာနိုင်ငံ ဆိုသည်မှာ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်၊

(ခ) ဤဥပဒေ ဆိုသည်မှာ ဝင်ငွေခွန်ဥပဒေကို ဆိုသည်၊

(ဂ) နည်းဥပဒေများ ဆိုသည်မှာ ဤဥပဒေအရ ပြုလုပ်သည့်နည်းဥပဒေများကို ဆိုသည်၊

(ဃ) အခွန် ဆိုသည်မှာ ဤဥပဒေအရ ပေးဆောင်ရမည့် ဝင်ငွေခွန်ဖြစ်ပြီး၊ ဤဥပဒေအရ တပ်ရိုက်သည့် ဒဏ်ငွေလည်းပါဝင်သည်၊

(င) အခွန်ထမ်း ဆိုသည်မှာ ဤဥပဒေအရ ဝင်ငွေခွန်စည်းကြပ်ရန်ရှိသည့် ဝင်ငွေရရှိသဖြင့် ထိုဝင်ငွေအ တွက် ကျသင့်မည့် ဝင်ငွေခွန်ကို ထမ်းဆောင်ရမည့်သူကိုဆိုသည်၊

- (စ) ဝင်ငွေရရှိသည် ဆိုသည်မှာ ဝင်ငွေရရှိခြင်း၊ ဝင်ငွေရရှိသည်ဟုမှတ်ယူခြင်း၊ ဝင်ငွေဖြစ်ထွန်း ပေါ်ပေါက်ခြင်း၊ သို့မဟုတ် ဝင်ငွေဖြစ်ထွန်းပေါ်ပေါက်သည်ဟု မှတ်ယူခြင်းတို့ကိုဆိုသည်။
- (ဆ) နှစ် ဆိုသည်မှာ ဘဏ္ဍာရေးနှစ်ကိုဆိုသည်။
- (ဇ) ဝင်ငွေနှစ် ဆိုသည်မှာ ဝင်ငွေရရှိသည့် နှစ်ကိုဆိုသည်။
- (ဈ) စည်းကြပ်နှစ် ဆိုသည်မှာ ဝင်ငွေနှစ်နှင့် တဆက်တည်းဖြစ်သော နောက်နှစ်ကိုဆိုသည်။
- (ည) ပုဂ္ဂိုလ်စု ဆိုသည်တွင် အစုစပ်လုပ်ငန်း၊ ဖက်စပ်လုပ်ကိုင်သည့်လုပ်ငန်း၊ ကုမ္ပဏီ၊ တစ်ဦးချင်း ပုဂ္ဂိုလ်တို့စုပေါင်းထားသည့် အဖွဲ့အစည်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မှတ်ပုံတင်၍ ဖွဲ့စည်းထားသည့် အဖွဲ့အစည်း သို့မဟုတ် အသင်းအဖွဲ့၊ သမဝါယမအသင်းနှင့် နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းများ ပါဝင်သည်။
- (ဋ) ပြည်တွင်းနေနိုင်ငံခြားသားဆိုသည်မှာ အောက်ပါတို့ကိုဆိုသည်-
- (၁) တစ်ဦးချင်း ပုဂ္ဂိုလ်ဖြစ်ပါက ဝင်ငွေနှစ်အတွင်း မြန်မာနိုင်ငံ၌ ရက်ပေါင်း တစ်ရာရှစ်ဆယ့်သုံးရက်ထက်မနည်း နေထိုင်သော နိုင်ငံခြားသား၊
- (၂) ကုမ္ပဏီဖြစ်ပါက မြန်မာနိုင်ငံ၌ မြန်မာနိုင်ငံကုမ္ပဏီအက်ဥပဒေအရ ဖြစ်စေ၊ အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဖြစ်စေတည်ထောင်၍ နိုင်ငံခြားသား အစုရှင်များဖြင့် ဖွဲ့စည်းထားသည့် သို့မဟုတ် နိုင်ငံခြားသားအစုရှင်များပါဝင် သည့်ကုမ္ပဏီ၊
- (၃) ကုမ္ပဏီမှအပ အခြားပုဂ္ဂိုလ်စုဖြစ်ပါက မိမိလုပ်ငန်းရေးရာအဝဝ စီမံအုပ်ချုပ်ခြင်းနှင့် ဆုံးဖြတ်ခြင်းကိစ္စ အားလုံးကို မြန်မာ နိုင်ငံအတွင်းထားရှိဆောင်ရွက်သော နိုင်ငံခြားသားများဖြင့် ဖွဲ့စည်းထားသည့် သို့မဟုတ် နိုင်ငံခြားသားများ ပါဝင်သည့်ပုဂ္ဂိုလ်စု။
- (ဌ) ပြည်ပနေနိုင်ငံခြားသား ဆိုသည်မှာ ပြည်တွင်းနေ နိုင်ငံခြားသားမဟုတ်သည့် နိုင်ငံခြားသားကို ဆိုသည်။
- (ဍ) ပြည်ပနေနိုင်ငံသား ဆိုသည်မှာ မြန်မာနိုင်ငံပြင်ပတွင် နှစ်တစ်နှစ်၌ မည်သည့်ကာလ အပိုင်းအခြား မဆို နေထိုင် အလုပ်လုပ်ကိုင်၍ ထိုပြင်ပတွင် ဝင်ငွေရရှိသော ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံသားကို ဆိုသည်။
- (ဎ) စုစုပေါင်းဝင်ငွေ ဆိုသည်မှာ ဝင်ငွေနှစ်အတွင်း ရရှိသည့်အောက်ပါဝင်ငွေကိုဆိုသည်-
- (၁) ပြည်တွင်းနေနိုင်ငံသား၊ သို့မဟုတ် ပြည်တွင်းနေ နိုင်ငံခြားသားဖြစ်ပါက၊ မြန်မာနိုင်ငံအတွင်း မှလည်းကောင်း၊ ပြင်ပမှလည်းကောင်း ရရှိသည့် ဝင်ငွေအားလုံး၊
- (၂) ပြည်ပနေနိုင်ငံသားဖြစ်ပါက၊ နည်းဥပဒေများအရ ပြဋ္ဌာန်းသည့်ဝင်ငွေအားလုံး၊
- (၃) ပြည်ပနေနိုင်ငံခြားသား၊ ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားစီးပွားရေးအဖွဲ့အစည်းဖြစ်ပါက မြန်မာနိုင်ငံအတွင်းမှရရှိသည့် ဝင်ငွေအားလုံး။
- (ဏ) ကုမ္ပဏီဆိုသည်မှာ မြန်မာနိုင်ငံကုမ္ပဏီအက်ဥပဒေတွင်ဖြစ်စေ၊ အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်တွင်ဖြစ်စေ အဓိပ္ပာယ်ဖွင့်ဆိုထားသည့် ကုမ္ပဏီကိုဆိုသည်။ ယင်းစကားရပ်တွင် ဤဥပဒေပါ ကိစ္စရပ်များအလို့ငှာ အစိုးရက

ကုမ္ပဏီအဖြစ်သတ်မှတ်သော မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားစီးပွားရေး အဖွဲ့အစည်းများပါဝင်သည်။

(တ) နိုင်ငံခြားသားဆိုသည်တွင် ဤဥပဒေပါ ကိစ္စရပ်များအလို့ငှာ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများ ပါဝင်သည်။

(ထ) အခြေပစ္စည်းဆိုသည်မှာ မြေ၊ အဆောက်အအုံနှင့် ယင်းတို့၏အခန်းများ၊ ယာဉ်နှင့်လုပ်ငန်းဆိုင်ရာမတည်ပစ္စည်းကို ဆိုသည်။ ယင်းစကား ရပ်တွင် အစုရှယ်ယာနှင့် ကတိဝန်ခံချုပ်တို့အပြင် ငွေချေးသက်သေခံလက်မှတ်များ၊ ယင်းတို့ကဲ့သို့သော အလားတူစာချုပ်စာတမ်းများလည်း ပါဝင်သည်။

(ဒ) အခြေပစ္စည်းမှ မြတ်စွန်းငွေဆိုသည်မှာ အခြေပစ္စည်းကို ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်း ပြုလုပ်၍ရရှိသော မြတ်စွန်းငွေကို ဆိုသည်။ လွှဲပြောင်းခြင်းဆိုရာ၌ အမွေဆက်ခံခြင်းနှင့် အဖိုးစားနားမပါဘဲမေတ္တာဖြင့် ပေးကမ်းခြင်း၊ လှူဒါန်းခြင်းတို့ မပါဝင်စေရ။

(ခ) မြို့နယ်အခွန်ဦးစီးဌာနမှူး ဆိုသည်မှာ ဤဥပဒေအရ အခွန်ထမ်းက ပေးဆောင်ရမည့် အခွန်ကို စည်းကြပ်ကောက်ခံရန် တာဝန်ပေးထားသည့် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၏ တာဝန်ခံအရာရှိနှင့် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတို့၌ အခွန်စည်းကြပ်ကောက်ခံရန် တာဝန်ပေးအပ်ထားသော ဦးစီးအရာရှိများကို ဆိုသည်။

(န) ပျက်ကွက်သူဆိုသည်မှာ အောက်ပါတို့ကိုဆိုသည်-

(၁) ဤဥပဒေအရ တောင်းခံသည့် သို့မဟုတ် အခွန်ထမ်းကိုယ်တိုင်က ဝင်ငွေကြေညာလွှာနှင့်အတူ စည်းကြပ်မှုခံယူထားသည့် အခွန်အားလုံးကို ဖြစ်စေ၊ တချို့တစ်ဝက်ကိုဖြစ်စေ သတ်မှတ်ထားသည့် သို့မဟုတ် တိုးမြှင့်ပေးထားသည့် အချိန်ကာလအတွင်း ပေးဆောင်ရန် ပျက်ကွက်သူ၊

(၂) ဤဥပဒေအရ သတ်မှတ်ထားသည့်အတိုင်း အခွန်ကို ပင်ရင်းမှ နုတ်ယူပေးသွင်းရန် ပျက်ကွက်သူ။

(ပ) ငွေချေးသက်သေခံလက်မှတ်ဆိုသည်မှာ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ် ရေးဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် ငွေချေးသက်သေခံလက်မှတ်ကို ဆိုသည်။

(ဖ) စည်းကြပ်မှုဆိုသည်မှာ ဤဥပဒေအရ မြို့နယ်အခွန်ဦးစီးဌာနမှူးက အခွန်ကို တွက်ချက်စည်းကြပ် ခြင်းအပြင် အခွန်ထမ်းကိုယ်တိုင်မှ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဝင်ငွေကြေညာလွှာနှင့်အတူ မိမိ ပေးဆောင်ရမည့် အခွန်ကို ပေးသွင်း၍ စည်းကြပ်မှုခံယူခြင်း၊ ယာယီစည်းကြပ်မှုခံယူခြင်းနှင့် ဝင်ငွေ နှစ်အတွင်း စည်းကြပ်မှုခံယူခြင်းတို့လည်း ပါဝင်သည်။

(ဗ) ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ နှစ်စဉ်တင်သွင်းရမည့် အခွန်အကောက်များဆိုင်ရာ ဥပဒေကို ဆိုသည်။

<ပြင်ဆင် 22.03.1989, 24.03.2006, 29.09.2011, 24.03.2014, 31.08.2016>

ဝင်ငွေခွန်ကျသင့်စေခြင်း

ဝင်ငွေခွန်ကျသင့်စေခြင်း

၄။ ။ (က) မည်သည့်စည်းကြပ်နှစ်အတွက်မဆို ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဖြင့် အောက်ပါဝင်ငွေနှင့်

ဝင်ငွေခွန်နှုန်းများကို သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းတို့ ပြုနိုင်သည်-

(၁) ဝင်ငွေခွန်စည်းကြပ်ထိုက်သည့် စုစုပေါင်းဝင်ငွေ၊

(၂) ဝင်ငွေအမျိုးအစားတစ်ခုစီအတွက် ဝင်ငွေခွန်နှုန်းများ၊

(၃) နိုင်ငံခြားငွေဖြင့် ဝင်ငွေရရှိမှုအပေါ် စည်းကြပ်ထိုက်သည့်ဝင်ငွေနှင့် ဝင်ငွေ အမျိုးအစားတစ်ခုစီ အတွက် ဝင်ငွေခွန်နှုန်း။

(ခ) ပုဒ်မခွဲ (က) အရ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းပြုသည့်အခါ အဆိုပါစည်းကြပ်နှစ် နှင့်သက်ဆိုင်သော ဝင်ငွေနှစ်အတွင်း စည်းကြပ်ထိုက်သည့်စုစုပေါင်းဝင်ငွေရရှိသူအားလုံးအား ဝင်ငွေ အမျိုး အစားတစ်ခုစီအတွက် သတ်မှတ်သည့်နှုန်းများဖြင့် ဝင်ငွေခွန်စည်းကြပ်စေရမည်။

<ပြင်ဆင် 24.03.2006, 24.03.2014>

ကင်းလွတ်ခွင့်များ

၅။ ။ (က) ဤဥပဒေသည် အောက်ပါဝင်ငွေ အမျိုးအစားတို့နှင့် မသက်ဆိုင်စေရ-

(၁) ဘာသာရေး သို့မဟုတ် ကုသိုလ်ရေးအဖွဲ့အစည်းတစ်ခုခုက ရရှိ၍ ဘာသာရေး သို့မဟုတ် ကုသိုလ်ရေးကိစ္စများအတွက် သက်သက်အသုံးပြုသောဝင်ငွေ၊

(၂) ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း၏ အခွန်အခရရှိငွေ၊

(၃) ပင်စင်၊ ပင်စင်မှ ပြောင်းလဲ၍ ရရှိသောငွေနှင့် လုပ်သက်ဆုငွေ (Gratuity)၊

(၄) သေဆုံး၍ သို့မဟုတ် ဒဏ်ရာရ၍ ရရှိသည့်လျော်ကြေး၊

(၅) အာမခံပေါ်လစီအတွက် ထုတ်ပေး၍ရရှိငွေ၊

(၆) အဖန်တလဲလဲမဟုတ်ဘဲ တစ်ခါတစ်ရံရရှိသည့် ဝင်ငွေ၊ သို့သော် အောက်ပါတို့ မပါဝင်စေရ-

(ကက) အခြေပစ္စည်းမှ မြတ်စွန်းငွေ၊

(ခခ) လုပ်ငန်းတစ်ရပ်ရပ်မှ ရရှိသည့်ဝင်ငွေ၊

(၇) ပုဂ္ဂိုလ်စုတစ်ခုခုမှ ဝင်ငွေခွန်ပေးဆောင်ပြီးရရှိသည့်အမြတ်ဝေစု။

(ခ) (၁) ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဖြင့် ဝင်ငွေရရှိသူတစ်ဦးဦး သို့မဟုတ် ဝင်ငွေရရှိသူတစ်

မျိုးမျိုးနှင့်စပ်လျဉ်း၍ဖြစ်စေ၊ ဝင်ငွေတစ်ရပ်ရပ် သို့မဟုတ် ဝင်ငွေအမျိုးအစားတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ဖြစ်စေ အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်၊ အခွန်နှင့်စပ်လျဉ်းသည့် အခြားခံစားခွင့်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်သည်။

(၂) ပြည်ထောင်စုအစိုးရသည် အောက်ပါဝင်ငွေအမျိုးအစားများနှင့်စပ်လျဉ်း၍ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပေးခြင်း

သို့မဟုတ် သက်သာခွင့်ပေးခြင်း သို့မဟုတ် အခွန်နှင့်စပ်လျဉ်းသည့် အခြားခံစားခွင့်ပေးခြင်းတို့ကို ပြုလုပ်နိုင်သည်-

(ကက) ပြည်တွင်းပြည်ပအလှူရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ နိုင်ငံတော်အတွင်း လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စရပ်များအတွက် လှူဒါန်းခြင်းမှရရှိသည့်ဝင်ငွေ၊

(ခခ) နိုင်ငံတော်အတွက် ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ ပေးအပ်သည့် အထောက်အပံ့များ၊

(ဂဂ) နိုင်ငံတော်မှ ရယူသည့် သက်သာသောချေးငွေ သို့မဟုတ် တရားဝင်ဖွံ့ဖြိုးမှုအကူအညီချေးငွေတို့အတွက် ပေးချေရသည့်အတိုး၊

(ဃဃ) သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်တွင် ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ ထောက်ပံ့ လှူဒါန်းသည့် ပစ္စည်း သို့မဟုတ် အလှူငွေ။

(ဂ) အသစ်ထူထောင်သော စက်မှုလက်မှုကို အခြေခံသည့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း တစ်ခုခု သို့မဟုတ် တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ လုပ်ငန်းစတင်သောနှစ်အပါအဝင် တစ်ဆက်တည်း သုံးနှစ် ကာလအထိ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဖြင့် သတ်မှတ်ကင်းလွတ်ခွင့်ပြုသည့် ဝင်ငွေပမာဏ အထိ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုရမည်။

(ဃ) ကုလသမဂ္ဂ၊ သံတမန်၊ ကောင်းစစ်ရေးရာ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် အထူးစီးပွားရေးဇုန်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေတစ်ရပ်ရပ်တို့တွင် ဝင်ငွေခွန်နှင့် သက်ဆိုင်သည့် အကျိုးခံစားခွင့်များ ပြဋ္ဌာန်းပါရှိလျှင် ယင်းပြဋ္ဌာန်းချက်များနှင့်အညီ ခံစားခွင့်ရှိစေရမည်။ ယင်းဥပဒေများမှတစ်ပါး အခြားဥပဒေတစ်ရပ်ရပ်တွင် ဝင်ငွေခွန်နှင့်သက်ဆိုင်သည့် အကျိုးခံစားခွင့်ကို မည်သို့ပင်ပြဋ္ဌာန်းပါရှိစေကာမူ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့် ဝင်ငွေခွန်ဥပဒေတို့ပါ ပြဋ္ဌာန်းချက်အတိုင်း လိုက်နာဆောင်ရွက်ရမည်။

<ပြင်ဆင် 22.03.1989, 24.03.2014, 31.08.2016>

သက်သာခွင့်များ

၆။ ။ (က) မည်သည့်စည်းကြပ်နှစ် အတွက်မဆို ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဖြင့် အောက်ပါခွင့်ပြုငွေတို့ကို သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းတို့ ပြုနိုင်သည်-

(၁) ပုဂ္ဂိုလ်စုအတွက် အခြေခံခွင့်ပြုငွေ၊

(၂) တစ်ဦးချင်းပုဂ္ဂိုလ်အတွက် အခြေခံခွင့်ပြုငွေနှင့်နည်းဥပဒေပါ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် အခွန်ထမ်း၏ အတူနေမိဘ၊ အိမ်ထောင်ဖက်နှင့် သားသမီးများအတွက် ခွင့်ပြုငွေ။

(ခ) ပယ်ဖျက်

(ဂ) စုစုပေါင်းဝင်ငွေမှ အောက်ပါတို့ကို နုတ်ပယ်၍ ကျန်ငွေအပေါ်တွင် အခွန်တွက်ချက်ပြီးစည်းကြပ်ရမည်-

(၁) ပုဂ္ဂိုလ်စုအတွက်ဖြစ်လျှင် အခြေခံခွင့်ပြုငွေ၊

(၂) တစ်ဦးချင်းပုဂ္ဂိုလ်အတွက်ဖြစ်လျှင်-

(ကက) အခြေခံခွင့်ပြုငွေ၊

(ခခ) နည်းဥပဒေပါ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် အခွန်ထမ်း၏ အတူနေမိဘ၊ အိမ်ထောင်ဖက်နှင့် သားသမီးများအတွက် ခွင့်ပြုငွေ၊

(ဂဂ) အခွန်ထမ်းနှင့် အိမ်ထောင်ဖက်၏ အသက်အာမခံအတွက် ပေးရသော ပရီမီယံ၊

(ဃဃ) နည်းဥပဒေများဖြင့် ပြဋ္ဌာန်းသည့် ငွေစုဆောင်းခြင်းအတွက် ထည့်ဝင်ငွေ။

ခြွင်းချက်။ ပုဒ်မခွဲ (က) နှင့်(ဂ) တို့သည် ပုဒ်မ ၁၃ အရ အခြေပစ္စည်းမှ မြတ်စွန်းငွေအပေါ် တွက်ချက်

ခြင်းနှင့်သော်လည်းကောင်း၊ ပုဒ်မ ၂၆ ပါ ပြည်ပနေ နိုင်ငံခြားသားနှင့် သော်လည်းကောင်း သက်ဆိုင် ခြင်းမရှိစေရ။

(ဃ) ပယ်ဖျက်

<ပြင်ဆင် 30.03.1991, 24.03.2006, 29.09.2011, 24.03.2014, 31.08.2016>

လှူဒါန်းငွေများ

၆-က။ ပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ) အရ တွက်ချက်ပြီး စည်းကြပ်ရာတွင် နိုင်ငံတော်အဖွဲ့အစည်း အဆင့်ဆင့်က ကမကထပြုသော သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ အသိအမှတ်ပြုသော ဘာသာရေး သို့မဟုတ် ကုသိုလ်ရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုခုသို့ ဖြစ်စေ၊ ယင်းကိစ္စများနှင့် သက်ဆိုင်သည့် ရန်ပုံငွေတစ်ရပ်ရပ်သို့ဖြစ်စေ လှူဒါန်းထည့်ဝင်ငွေကိုလည်း နုတ်ပယ်ရမည်။ ယင်းသို့ လှူဒါန်းထည့်ဝင်ငွေသည် အခွန်ထမ်း၏ စုစုပေါင်းဝင်ငွေ၏ နှစ်ဆယ့်ငါး ရာခိုင်နှုန်းနှင့်ညီမျှသောငွေထက်မပိုစေရ။

ရှင်းလင်းချက်။ ကုသိုလ်ရေးဆိုသည်တွင် ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးသူများနှင့် သဘာဝ

ဘေးအန္တရာယ်ကျရောက်ခံရသူများအား ကယ်ဆယ်စောင့်ရှောက်ရေး စသည့် အများပြည်သူ အကျိုး အတွက် ထောက်ပံ့ပေးကမ်းခြင်းများ ပါဝင်သည်။

<ပြင်ဆင် 24.03.2014>

အခန်း ၃

လုပ်ပိုင်ခွင့်နှင့်တာဝန်များ

လုပ်ပိုင်ခွင့်နှင့်တာဝန်များ

၇။ ။ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဤဥပဒေပါ လုပ်ပိုင်ခွင့်နှင့် တာဝန်များဆောင်ရွက်ရန်အတွက် အဖွဲ့များဖွဲ့စည်းနိုင်သည်။ ထို့ပြင်ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် လိုအပ်ပါက အမိန့်ကြော်ငြာစာထုတ်ပြန်၍ ယင်းအဖွဲ့တခုခု၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များကို တဦးတယောက်အားလည်း ပေးအပ်နိုင်သည်။

<ပြင်ဆင် 29.09.2011>

အခန်း ၄

ဝင်ငွေတွက်ချက်ခြင်း

၈။ ။ (က) ဝင်ငွေအသီးသီးကို အောက်ပါဝင်ငွေခေါင်းစဉ်အလိုက် တွက်ချက်ရမည်-

(၁) လစာ၊

(၂) အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း၊

(၃) စီးပွားရေးလုပ်ငန်း၊

(၄) ပစ္စည်းငှားရမ်းခ၊

(၅) အခြေပစ္စည်းမှ မြတ်စွန်းငွေ၊

(၆) စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေ၊

(၇) အခြားရလမ်းများမှဝင်ငွေ၊

(ခ) အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်းမှ ဝင်ငွေနှင့် အခြားရလမ်းမှဝင်ငွေဖြစ်လျှင် ဝင်ငွေကို စုပေါင်းပြီး စုစုပေါင်းဝင်ငွေ အပေါ်တွင် အခွန်စည်းကြပ်ရမည်။ ကျန်ခေါင်းစဉ်များမှ ဝင်ငွေဖြစ်လျှင် ဝင်ငွေခေါင်းစဉ်တစ်ခုချင်းအလိုက် ခွဲခြားပြီး အခွန်ကို သီးခြားစီစည်းကြပ်ရမည်။

(ဂ) ပယ်ဖျက်

<ပြင်ဆင် 22.03.1989,24.03.2014,31.08.2016>

လစာ

၉။ ။ မည်သူမဆို အလုပ်ရှင်ထံမှ မိမိရရှိသည့် သို့မဟုတ် ရရန်ရှိသည့်လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ ဆုကြေး၊ ချီးမြှင့်ငွေ၊ လစာနှင့်လုပ်ခအစား သို့မဟုတ် ယင်းတို့အပြင် ထပ်ဆောင်းရရှိသည့်အခကြေးငွေ၊ ကော်မရှင်တို့အတွက် လစာခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်။

<ပြင်ဆင် 31.08.2016>

အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း

၁၀။ ။ (က) မည်သူမဆို အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းမှမိမိရရှိသည့် ဝင်ငွေအတွက် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း ခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်။

(ခ) ထိုဝင်ငွေကို တွက်ချက်ရာတွင် ဝင်ငွေရရှိရန် ကုန်ကျသည့်စရိတ်များနှင့် စည်းမျဉ်းများအရ ပြဋ္ဌာန်းသည့်ပစ္စည်းတန်ဖိုး လျော့ငွေကို နုတ်ပေးရမည်။သို့ရာတွင် အောက်ပါတို့ကို နုတ်မပေးရ-

(၁) မ-တည်စရိတ်၊

(၂) ကိုယ်ရေးကိုယ်တာစရိတ်၊

(၃) လုပ်ငန်းပမာဏနှင့်မမျှအောင် များသည့်စရိတ်။

ရှင်းလင်းချက် ၁။ ။ အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်း ဆိုသည်မှာ မိမိကျွမ်းကျင်သည့် လုပ်ငန်းကို

အခကြေးငွေယူ၍ လုပ်ကိုင်ပေးသော လုပ်ငန်းအားလုံးဖြစ်ပြီး၊ ဆရာဝန်၊ သူနာပြုဆရာမ၊ ရှေ့နေ၊ အင်ဂျင်နီယာ၊ ဗိသုကာ၊ ရုပ်ရှင်ပညာသည်၊ သဘင်ပညာသည်၊ စာရေးဆရာ၊ ပန်းချီဆရာ၊ ပန်းပုဆရာ၊ စာရင်းကိုင်၊ စာရင်းစစ်၊ ဗေဒင်ဆရာ၊ ကျောင်းဆရာ စသည်တို့၏ အခကြေးငွေယူပြီး လုပ်ကိုင်သော လုပ်ငန်းများပါဝင်သည်။

ရှင်းလင်းချက် ၂။ ။ အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းမှ ဝင်ငွေကိုတွက်ချက်ရာတွင် လစာ မဟုတ် သော အခကြေးငွေအဖြစ် ရရှိသည့်ဝင်ငွေမျိုးကိုသာ ထည့်သွင်းတွက်ချက်ရမည်။

ရှင်းလင်းချက် ၃။ ။ အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်း ကိုကိုယ်တိုင်မလုပ်ကိုင်ဘဲ အခြားသူအား ငှားရမ်းလုပ်ကိုင်လျှင် ထိုလုပ်ငန်းကိုစီးပွားရေးလုပ်ငန်းအဖြစ် အခွန်စည်းကြပ်ရမည်။

စီးပွားရေးလုပ်ငန်း

၁၁။ ။ (က) မည်သူမဆို စီးပွားရေးလုပ်ငန်းမှ မိမိရရှိသော ဝင်ငွေအတွက် စီးပွားရေးလုပ်ငန်း ခေါင်းစဉ် ဖြင့် အခွန်ထမ်းဆောင်ရမည်။

(ခ) ထိုဝင်ငွေကို တွက်ချက်ရာတွင် ဝင်ငွေရရှိရန် ကုန်ကျသည့် စရိတ်များနှင့် စည်းမျဉ်းများအရ ပြဋ္ဌာန်း သည့် ပစ္စည်းတန်ဖိုးလျော့ငွေတို့ကို နုတ်ပေးရမည်။

သို့ရာတွင် အောက်ပါတို့ကိုနုတ်မပေးရ-

(၁) မ-တည်စရိတ်၊

(၂) ကိုယ်ရေးကိုယ်တာစရိတ်၊

(၃) လုပ်ငန်းပမာဏနှင့် မမျှအောင်များသည့်စရိတ်၊ မဆီလျော်သည့်စရိတ်၊ ထိုဝင်ငွေရရန်ကုန်ကျခြင်း မဟုတ်သည့် စရိတ်၊

(၄) ကုမ္ပဏီနှင့် သမဝါယမအသင်း မဟုတ်သောပုဂ္ဂိုလ်စုတွင်ပါဝင်သူတဦးဦးအား ထိုပုဂ္ဂိုလ်စုမှပေး သည့်ငွေ၊ သို့သော် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းအတွက်ပေးငွေကို နုတ်ပေးရမည်။

ရှင်းလင်းချက်။ ။ စီးပွားရေးလုပ်ငန်းဆိုသည်တွင်-

(က) မည်သည့်ကုန်သွယ်မှုလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း သို့မဟုတ် ကုန်ထုတ်လုပ်မှုလုပ်ငန်း သို့မဟုတ် ယင်းလုပ်ငန်းများ၏ သဘောသဘာဝ ပါဝင်သက်ရောက်မှုရှိသော လုပ်ငန်းများနှင့် မည်သည့်ဝန်ဆောင်မှုလုပ်ငန်းများမဆို ပါဝင်သည်။

(ခ) ထို့ပြင် ငွေချေးသက်သေခံလက်မှတ်များကို နှစ်တစ်နှစ်အတွင်း စီးပွားရေးလုပ်ငန်းသဖွယ် အဖန်တလဲလဲ ဝယ်ယူခြင်း၊ လဲလှယ်၊ လွှဲပြောင်းခြင်းနှင့် အတိုးရရန် ရင်းနှီးမြှုပ်နှံခြင်းတို့ ပါဝင်သည်။

[<ပြင်ဆင် 29.09.2011, 24.03.2014, 31.08.2016>](#)

ပစ္စည်းငှားရမ်းခ

၁၂။ ။ (က) မည်သူမဆို မြေ၊ သို့မဟုတ် မြေနှင့်အဆောက်အဦ ငှားရမ်းခြင်းမှ မိမိရရှိသော ဝင်ငွေအတွက်ပစ္စည်းငှားရမ်းခခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်။

ရှင်းလင်းချက်။ ။ မြေ သို့မဟုတ် မြေနှင့်အဆောက်အအုံ ငှားရမ်းခြင်းဆိုရာတွင် ကိုယ်ပိုင်မဟုတ်သည့် မြေ သို့မဟုတ် မြေနှင့်အဆောက်အအုံအား ထပ်ဆင့်ငှားရမ်းခြင်းလည်း ပါဝင်သည်။

(ခ) ထိုဝင်ငွေကို တွက်ချက်ရာတွင် အမှန်ရရန်ရှိသည့်ငှားရမ်းခ၊ သို့မဟုတ် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း၏ ရာဖြတ်နှုန်း ထိုနှစ်ရပ်အနက်များရာမှ ယင်းငွေရရှိရန် ကုန်ကျသည့်စရိတ်ကို နုတ်ပေး ရမည်။

သို့ရာတွင် အောက်ပါတို့ကိုနုတ်မပေးရ-

- (၁) မ-တည်စရိတ်၊
- (၂) ကိုယ်ရေးကိုယ်တာစရိတ်၊
- (၃) မဆီလျော်သည့်စရိတ်။

<ပြင်ဆင် 29.09.2011, 31.08.2016>

၁၃။ ။ မည်သူမဆို နှစ်တစ်နှစ်အတွင်း အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်း ဖြင့် လွှဲပြောင်းခြင်း ပြုလုပ်လျှင် ယင်းသို့ပြုလုပ်၍ ရရှိသောမြတ်စွန်းငွေအတွက် အခြေပစ္စည်းမှ မြတ်စွန်းငွေခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်။ အခြေပစ္စည်းမှ မြတ်စွန်းငွေကို နည်းဥပဒေများဖြင့်ပြဋ္ဌာန်းသည့်အတိုင်း တွက်ချက်၍ အခွန်စည်းကြပ်ရမည်။

<ပြင်ဆင် 22.03.1989, 29.09.2011>

စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေ

၁၄။ ။ မည်သူမဆို မိမိ မည်ကဲ့သို့ရှိခဲ့သည်ကို အတိအကျမဖြေရှင်းနိုင်သည့် မရွှေ့ပြောင်းနိုင်သည့် ပစ္စည်း၊ သို့မဟုတ် ငွေအပါအဝင်ဖြစ်သော ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းတစ်ရပ်ရပ်အတွက် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေခေါင်းစဉ်ဖြင့် ယင်းပစ္စည်းတန်ဖိုး၊ သို့မဟုတ် ငွေအပေါ်တွင် အခွန်ထမ်းဆောင်ရမည်။ ဤပုဒ်မအရ ဝင်ငွေကို နည်းဥပဒေများဖြင့် ပြဋ္ဌာန်းသည့်အတိုင်း တွက်ချက်ရမည်။

<ပြင်ဆင် 24.03.2014>

၁၄-က။ အထက်ဖော်ပြပါ ဝင်ငွေခေါင်းစဉ်များနှင့် အကျုံးမဝသော ဝင်ငွေကို အခြားရလမ်းမှ ဝင်ငွေခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်။ ယင်းခေါင်းစဉ်မှ ဝင်ငွေကိုတွက်ချက်ရာတွင် ဝင်ငွေရရှိရန်ကုန်ကျသည့် စရိတ်များကို နုတ်ပေးရမည်။ သို့ရာတွင် အောက်ပါတို့က နုတ်မပေးရ-

- (က) မတည်စရိတ်၊
- (ခ) ကိုယ်ရေးကိုယ်တာစရိတ်၊
- (ဂ) မဆီလျော်သည့်စရိတ်။

<ပြင်ဆင် 22.03.1989, 24.03.2014>

၁၄-ခ။ အခွန်ထမ်း၏စုစုပေါင်းဝင်ငွေတွင် အခွန်ထမ်းက လုံလောက်သောအကြောင်းတစ်စုံတစ်ရာမရှိပဲ အိမ်ထောင်ဖက်နှင့် အိမ်ထောင်မကျသေးသည့် သားသမီးသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လွှဲပြောင်းပေးသည့်ပစ္စည်းမှရရှိသည့် ဝင်ငွေ သို့မဟုတ် လုပ်ငန်းမှရရှိသည့်ဝင်ငွေကို ထည့်သွင်း၍ အခွန်စည်းကြပ်ရမည်။

<ပြင်ဆင် 22.03.1989, 24.03.2014>

အခန်း ၅

ဝင်ငွေရရှိသည့်အချိန်၌အခွန်ပေးဆောင်ခြင်း

၁၅။ (က) မည်သူမဆို နှစ်တစ်နှစ်အတွင်း အခွန်စည်းကြပ်ထိုက်သော စုစုပေါင်းဝင်ငွေ သို့မဟုတ် အခြေပစ္စည်းမှ မြတ်စွန်းငွေရှိလျှင် ထိုသို့ဝင်ငွေရရှိချိန်၌ ဝင်ငွေခွန်ပေးဆောင်ရန် တာဝန်ရှိစေရမည်။

(ခ) မည်သူ့အားမဆို နှစ်တစ်နှစ်အတွင်း အခွန်စည်းကြပ်ထိုက်သော စုစုပေါင်းဝင်ငွေ သို့မဟုတ် အခြေပစ္စည်းမှ မြတ်စွန်းငွေရှိသည်ဟု ယူဆလျှင် မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ရရှိထားသည့် သတင်းအချက်အလက်များပေါ်အခြေပြုလျက် ဝင်ငွေခွန် ပေးဆောင်ရန် တောင်းခံနိုင်သည်။

<ပြင်ဆင် 29.09.2011>

ဝင်ငွေရရှိသည့်အချိန်၌ အခွန်ကို ထုတ်ပေးငွေမှ နုတ်ယူပေးသွင်းရန် နည်းလမ်းများ

၁၆။ (က) လစာခေါင်းစဉ်နှင့်အကျုံးဝင်သော ဝင်ငွေတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ငွေထုတ်ပေးရန် တာဝန်ရှိသူသည် ထိုငွေထုတ်ပေးချိန်၌ ထုတ်ပေးသည့်ငွေမှ ကျသင့်သော အခွန်ကို နုတ်ယူရမည်။ ထိုသို့နုတ်ယူရာတွင် သက်ဆိုင်သူ၏ နှစ်တစ်နှစ်အတွင်း အဆိုပါခေါင်းစဉ်မှ ဝင်ငွေအရပ်ရပ်ပေါင်းအပေါ် ကျသင့်သည့်အခွန်ကို ခန့်မှန်းတွက်ချက်၍ အတတ်နိုင်ဆုံး အညီအမျှ အရစ်များဖြင့် နုတ်ယူပြီး ပေးသွင်းရမည်။ သို့ရာတွင် ဝင်ငွေရရှိသည့်နှစ်အတွင်း အခွန်ကို ပိုမိုနုတ်မိလျှင်သော်လည်းကောင်း၊ လျော့နည်းနုတ်မိလျှင်သော်လည်းကောင်း ကျန်အရစ် သို့မဟုတ် အရစ်များကို လျော့၍ဖြစ်စေ၊ တိုး၍ဖြစ်စေ နုတ်ယူနိုင်သည်။

(ခ) လစာခေါင်းစဉ်ဖြင့် ရရှိသောဝင်ငွေမှအပ ကျန်ခေါင်းစဉ်များဖြင့် ရရှိသောဝင်ငွေအမျိုးအစားတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ငွေထုတ်ပေးချိန်၌ အခွန်နုတ်ယူပေးသွင်းစေရန် ကိစ္စအလို့ငှာ ပြည်ထောင်စုအစိုးရ အဖွဲ့၏ ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်နိုင်သည်။

(ဂ) ပုဒ်မခွဲ (က) နှင့် (ခ) အရ နုတ်ယူသော ငွေအားလုံးကို နုတ်ယူသူသည် စည်းမျဉ်းများဖြင့် သတ်မှတ်ထားသောအချိန်နှင့် နည်းလမ်းများအတိုင်း ပြည်ထောင်စုအစိုးရသို့ ပေးသွင်းရမည်ဖြစ်ပြီး ဤကိစ္စနှင့်စပ်လျဉ်းသော သတ်မှတ်ချက်အားလုံးကိုလည်း လိုက်နာရမည်။

(ဃ) မည်သူမဆို လုံလောက်သော အကြောင်းမရှိဘဲ ပုဒ်မခွဲ (က) နှင့် (ခ) တို့အရ အခွန်ကို နုတ်ယူပေးသွင်းခြင်းမပြုလျှင် ထိုအခွန်နှင့်စပ်လျဉ်း၍ ပေးဆောင်ရန် ပျက်ကွက်သူအဖြစ် မှတ်ယူအရေးယူခြင်းခံရမည်။ ယင်းသို့ ပျက်ကွက်သည့်အတွက် ပေးဆောင်ရမည့်ဒဏ်ငွေကို ပြည်ထောင်စု အစိုးရအဖွဲ့၏ ဘဏ္ဍာရေးဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်နိုင်သည်။

ရှင်းလင်းချက်။ ။ ဤပုဒ်မအရ ငွေထုတ်ပေးရန် တာဝန်ရှိသူဆိုသည်မှာ တစ်ဦးတစ်ယောက်ပိုင် လုပ်ငန်းဖြစ်လျှင် ပိုင်ရှင်ကိုယ်တိုင်ဖြစ်ပြီး ပုဂ္ဂိုလ်စုပိုင်လုပ်ငန်းဖြစ်လျှင် ထိုပုဂ္ဂိုလ်စုသာဖြစ်သည်။ ထို့ပြင် ပြည်ထောင်စုအစိုးရ သို့မဟုတ် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းဖြစ်လျှင် သက်ဆိုင်ရာငွေထုတ်ပေး ရန် တာဝန်ရှိသည့် စီမံခန့်ခွဲရေးဝန်ထမ်း ဖြစ်သည်။

<ပြင်ဆင် 22.03.1989, 29.09.2011, 24.03.2014>

ဝင်ငွေနှစ်အတွင်းအခွန်ကို ကြိုတင်ပေးဆောင်ရန်နည်းလမ်းများ

၁၆-က။ ။ (က) ပုဒ်မ ၁၅ အရ ပေးဆောင်ရမည့်အခွန်သည် ထိုနှစ်အတွင်း မိမိရရှိမည့် စုစုပေါင်းဝင်ငွေကို ခန့်မှန်းတွက်ချက်၍ ယင်းအပေါ်တွင် ကျသင့်သည့်အခွန်ဖြစ်ရမည်။ ယင်းအခွန်ကို-

(၁) သုံးလတစ်ကြိမ်ပေးသွင်းရမည်ဖြစ်ပြီး သုံးလပြည့်မြောက်သည့်နေ့ရက်မှ ၁၀ ရက်အတွင်း သတ်မှတ်သည့် နည်းလမ်းများအတိုင်း ပေးသွင်းရမည်။

(၂) ပုဒ်မခွဲငယ် (၁) အရ သတ်မှတ်ရက်အတွင်း ပေးသွင်းလျှင် သက်ဆိုင်ရာဝင်ငွေနှစ်အတွက် ပေးသွင်းသည့် အခွန်အဖြစ်ဟု မှတ်ယူရမည်။

(ခ) အခြေပစ္စည်းမှ မြတ်စွန်းငွေဖြစ်ပါက အခြေပစ္စည်းကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ အခြားတစ်နည်း နည်းဖြင့် လွှဲပြောင်းခြင်းပြုသည့် နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း အခြေပစ္စည်းမှ မြတ်စွန်းငွေအပေါ် ကျသင့်သည့်အခွန်ကို ခန့်မှန်းတွက်ချက် ပေးသွင်းရမည်။

(ဂ) ဤပုဒ်မအရ ပေးသွင်းရမည့်အခွန်ကို မပေးသွင်းလျှင် သို့မဟုတ် ပေးသွင်းရမည့် အခွန်သည် သက်ဆိုင်ရာစည်းကြပ်မှုတွင် ကျသင့်သည့် အခွန်ထက် လျော့လျှင်ယင်းပေးသွင်းရန် ပျက်ကွက်သည့်ငွေ သို့မဟုတ် လျော့ငွေ၏ တစ်ဆယ်ရာခိုင်နှုန်းနှင့် ညီမျှသောငွေကို ဒဏ်ငွေအဖြစ် ပေးဆောင်စေရမည်။

<ပြင်ဆင် 24.03.2014, 31.08.2016>

၁၆-ခ။ ။ ပြည်ထောင်စုအစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဝင်ငွေရရှိသည့်အချိန်၌ အခွန်ပေးဆောင်စေခြင်း သို့မဟုတ် ဝင်ငွေနှစ်အတွင်း ကြိုတင်ခွန်ပေးဆောင်စေခြင်းတို့အတွက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်နိုင်သည်။

<ပြင်ဆင် 24.03.2014>

အခန်း ၆

ဝင်ငွေကျေညာလွှာနှင့်လစာနှစ်ချုပ်စာရင်းပေးပို့ခြင်း

ဝင်ငွေကျေညာလွှာ

၁၇။ ။ (က) မည်သူမဆို ဝင်ငွေနှစ်အတွင်း ဝင်ငွေခွန်စည်းကြပ်ထိုက်သည့် စုစုပေါင်းဝင်ငွေရရှိလျှင် ထိုဝင်ငွေနှစ်အတွက် မိမိ၏ဝင်ငွေ ကျေညာလွှာ ကိုလည်းကောင်း၊ ဘာသာရေး သို့မဟုတ် ကုသိုလ်ရေး အဖွဲ့အစည်းများမှအပ ကုမ္ပဏီအပါအဝင် မည်သည့်ပုဂ္ဂိုလ်စုမဆို ထိုဝင်ငွေနှစ်အတွက် မြတ်စွန်းငွေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဝင်ငွေကျေညာလွှာကိုလည်းကောင်း စည်းမျဉ်းများဖြင့် ပြဋ္ဌာန်းထားသည့်အတိုင်း ဝင်ငွေနှစ်ကုန်ဆုံးပြီး သုံးလအတွင်း ပေးပို့ရမည်။ သို့ရာတွင် လစာခေါင်းစဉ်မှ ဝင်ငွေသာရရှိသူဖြစ်လျှင် ယင်းသို့ပေးပို့ရန်မလို။

သို့ရာတွင် လစာခေါင်းစဉ်မှဝင်ငွေသာ ရရှိသူဖြစ်လျှင် ယင်းသို့ ပေးပို့ရန်မလို။

(ခ) မည်သူ့အားမဆို ယင်း၏ဝင်ငွေကျေညာလွှာကို စည်းမျဉ်းများဖြင့် ပြဋ္ဌာန်းထားသည့်အတိုင်း ပေးပို့ရန်အကြောင်းကြားနိုင်သည်။

(ဂ) မည်သူမဆို ဝင်ငွေကျေညာလွှာ ပေးပို့ပြီးသည့်နောက်အခွန်စည်းကြပ်ခြင်းမပြုမီ ယင်းကျေညာလွှာ၌ မှားယွင်းချက်ရှိ၍ ပြင်ဆင်လိုလျှင် ပြင်ဆင်ထားသည့် ဝင်ငွေကျေညာလွှာ ထပ်မံပေးပို့နိုင်သည်။

<ပြင်ဆင် 22.03.1989, 31.08.2016>

လစာနှစ်ချုပ်စာရင်း

၁၈။ ။ အလုပ်ရှင်တစ်ဦးသည် ဝင်ငွေနှစ်ကုန်ဆုံးပြီး သုံးလအတွင်း လစာနှစ်ချုပ်စာရင်းကို စည်းမျဉ်းများဖြင့်ပြဋ္ဌာန်းထားသည့်အတိုင်း နှစ်စဉ်ပေးပို့ရမည်။

<ပြင်ဆင် 22.03.1989>

အခန်း ၇

ဝင်ငွေခွန်စည်းကြပ်ခြင်း

စည်းကြပ်ခြင်း

၁၉။ ။ (က) ပုဒ်မ ၁၇ အရပေးပို့သော ဝင်ငွေ ကျေညာလွှာမှာ မှန်ကန်ပြည့်စုံသည်ဟုကျေနပ်လျှင် ယင်း ကျေညာလွှာကို အခြေပြု၍ ဝင်ငွေခွန်စည်းကြပ်ရမည်။

(ခ) ဝင်ငွေနှစ်အတွင်း သို့မဟုတ် ဝင်ငွေရရှိချိန်၌ ဝင်ငွေခွန်ပေးဆောင်ထားသူအားဖြစ်စေ၊

ဝင်ငွေကြေညာလွှာပေးပို့ပြီးသူအားဖြစ်စေ၊ ဝင်ငွေကြေညာလွှာ ပေးပို့ရန် သက်ဆိုင်ရာစည်းကြပ်နှစ် ကုန်ဆုံးပြီး

သုံးနှစ်အတွင်း မြို့နယ်အခွန်ဦးစီးဌာနမှူးက အကြောင်းကြားစာ အတည်ပြုချ အပ်ထားပြီးသူအားဖြစ်စေ

မည်သည့်အချိန်တွင်မဆို သက်သေခံအထောက်အထားများ၊ စာရင်းများနှင့် ထိုစာရင်းများတွင် မပါဝင်သော

ပစ္စည်းစာရင်းပုံစံကို ပြသရန် အကြောင်းကြားနိုင်သည်။ ခေါ်ယူစစ်ဆေးခြင်း၊ စည်းကြပ်ခြင်းပြုလုပ်နိုင်သည်။

ဤပုဒ်မခွဲပါ ပစ္စည်းစာရင်းကို ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝင်ငွေခွန်စည်းမျဉ်းများဖြင့် ပြဋ္ဌာန်းနိုင်သည်။

(ဂ) ပုဒ်မခွဲ (ခ) အရ အခွန်ထမ်းတင်ပြသည့် သက်သေခံ အထောက်အထားများမှဝင်ငွေကို မှန်ကန်စွာ

တွက်ချက်ရရှိနိုင်လျှင်၊ ယင်းအထောက်အထားများကိုသာ အခြေပြု၍ ဝင်ငွေခွန်စည်းကြပ်ရမည်။

သို့ရာတွင် အခွန်ထမ်းပြသသော သက်သေခံအထောက်အထားများမှ ဝင်ငွေကို မှန်ကန်စွာတွက်ချက်မရနိုင်လျှင်

မြို့နယ်အခွန်ဦးစီးဌာနမှူးက လိုအပ်သော အခြားသက်သေခံအထောက်အထားများကို စိစစ်ပြီး

ဝင်ငွေခွန်စည်းကြပ်ရမည်။

(ဃ) မည်သူမဆို ပုဒ်မ ၁၇ ပုဒ်မခွဲ (က) အရဖြစ်စေ၊ ပုဒ်မခွဲ (ခ) အရဖြစ်စေ ဝင်ငွေကြေညာလွှာပေးပို့ရန်

ပျက်ကွက်လျှင်သော်လည်းကောင်း၊ ဤပုဒ်မ၏ ပုဒ်မခွဲ (ခ) အရ အကြောင်းကြားစာကို လိုက်နာရန်

ပျက်ကွက်လျှင်သော်လည်းကောင်း မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ရနိုင်သရွေ့ အထောက်အထားများကို အခြေပြု၍

ဝင်ငွေခွန်စည်းကြပ်ရမည်။ ယင်းသို့စည်းကြပ်ဆောင်ရွက်နိုင်ရန် နည်းလမ်းများကို ဘဏ္ဍာရေးဝန်ကြီးဌာနသည်

အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်နိုင်သည်။

ရှင်းလင်းချက်။ ပယ်ဖျက်

<ပြင်ဆင် 29.09.2011,24.03.2014>

၂၀။ ။ ဝင်ငွေနှစ်အတွင်း ဝင်ငွေရလမ်းတစ်ခုခုမှ ဆုံးရှုံးငွေရှိလျှင် ထိုနှစ်အတွင်း ရရှိသည့် ကျန်ဝင်ငွေရလမ်းများမှ ဝင်ငွေတွင် ခုနှိမ်ပေးရမည်။ ကုန်စင်အောင်ခနှိမ်ခြင်း မပြုနိုင်သော ဆုံးရှုံးငွေပေါင်းကို တစ်ဆက်တည်း နောက်သုံးနှစ်အထိ သယ်ယူခနှိမ် ခွင့်ပေးရမည်။

သို့ရာတွင် ဤပုဒ်မသည် အောက်ပါတို့နှင့် မသက်ဆိုင်စေရ-

- (က) အခြေပစ္စည်းမှ ဆုံးရှုံးငွေ၊
- (ခ) ပုဂ္ဂိုလ်စု တစ်ခုခုမှ အရှုံးဝေစု။

<ပြင်ဆင် 30.03.1991>

အခန်း ၈

ထူးခြားသောကိစ္စများအတွက် ဝင်ငွေခွန်စည်းကြပ်ခြင်းဆိုင်ရာဆောင်ရွက်ရန်နည်းလမ်းများ

စည်းကြပ်ခြင်းမှလွတ်သွားသည့်ဝင်ငွေ

၂၁။ ။ (က) တဦးတယောက်၏ လိမ်လည်လိုသော ရည်ရွယ်ချက်ကြောင့် ဤဥပဒေအရ ဝင်ငွေခွန် စည်းကြပ်ခြင်းမှ လွတ်နေသောဝင်ငွေကို စည်းကြပ်မှု၊ သို့မဟုတ် ပြန်လည်စည်းကြပ်မှုပြုလုပ်ရန် လိုအပ်ကြောင်းတွေ့ရှိလျှင် သက်ဆိုင်ရာ စည်းကြပ်နှစ်ကုန်ဆုံးပြီးနောက် မည်သည့်အချိန်တွင် မဆို စည်းကြပ်မှု၊ သို့မဟုတ် ပြန်လည်စည်းကြပ်မှု ပြုလုပ်နိုင်သည်။ သို့သော် ဤကိစ္စအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တာဝန်လွှဲအပ်သောအဖွဲ့၏ ကြိုတင်ခွင့်ပြုချက် ရပြီးမှသာ ယင်းသို့ဆောင်ရွက်ရမည်။ ကြိုတင်ခွင့်ပြုရာ၌ အမှုတစ်ခုချင်း၏ အကြောင်းခြင်းရာအလိုက် ဤဥပဒေအရ ရသင့်ရထိုက်သော အခွန်များမရအောင် လိမ်လည်လိုသော ရည်ရွယ်ချက်ရှိသည်ဟု ယူဆမှသာ ခွင့်ပြုချက်ပေးရမည်။

သို့ရာတွင် ယင်းသို့ စည်းကြပ်လျှင် သက်ဆိုင်ရာ စည်းကြပ်နှစ်နှင့်ဆိုင်သည့် ဝင်ငွေခွန်နှုန်းများဖြင့်သာ အခွန်ကျသင့်စေရမည်။

ရှင်းလင်းချက်။ ဤပုဒ်မခွဲ (က) ပါ လိမ်လည်လိုသော ရည်ရွယ်ချက်ဆိုသည့် စကားရပ်တွင် အောက်ပါတို့လည်း ပါဝင်သည်-

- (၁) စည်းကြပ်ထိုက်သည့် ဝင်ငွေရရှိသည်ကို သိရှိပါလျက် ထိုဝင်ငွေနှင့် စပ်လျဉ်း၍ ဝင်ငွေကြေညာလွှာ တင်သွင်းရန် ပျက်ကွက်ခြင်း
- (၂) ဝင်ငွေတစ်ရပ်ရပ် သို့မဟုတ် ဝင်ငွေ အမျိုးအစားတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှူး ရုံးများက ဝင်ငွေကြေညာလွှာ၊ အရှုံးအမြတ်စာရင်း အပါအဝင် စာရင်းဇယားများ၊ စာရွက်စာတမ်းအထောက်အထားများကို စာဖြင့်တောင်းခံသည့်အခါ ယင်းသို့တောင်း ခံစာတွင် သတ်မှတ်ထားသည့် အချိန်အတွင်းဖြစ်စေ၊ တိုးမြှင့်ပေးထားသည့် အချိန်အတွင်းဖြစ်စေ ပေးပို့ရန်ပျက်ကွက်ခြင်း သို့မဟုတ် မမှန်ကန်သောစာရင်းများ၊ စာချုပ်စာတမ်းနှင့် အခြားစာရွက်စာတမ်းများကို တင်ပြခြင်း။

(ခ) ပုဒ်မ ခွဲ (က) နှင့်မသက်ဆိုင်သောကိစ္စဖြစ်လျှင် စည်းကြပ်နှစ်ကုန်ဆုံးပြီး သုံးနှစ်အတွင်းသာ ဖော်ပြပါအတိုင်းစည်းကြပ်ခွင့်၊ သို့မဟုတ် ပြန်လည်စည်းကြပ်ခွင့်ရှိရမည်။ ထိုသို့ စည်းကြပ်ခြင်းများကို အောက်ပါအကြောင်းတရားနှင့်စပ်လျဉ်း၍ဆောင်ရွက်နိုင်သည်။

(၁) ဝင်ငွေခွန် စည်းကြပ်ထိုက်လျက် စည်းကြပ်ခြင်းမှ လွတ်သွားခဲ့ခြင်း၊

(၂) ဝင်ငွေခွန်လျော့၍စည်းကြပ်ခဲ့ခြင်း၊

(၃) လျော့နည်းသည့်နှုန်းဖြင့် စည်းကြပ်ခဲ့ခြင်း၊

(၄) ဥပဒေအရ ခွင့်ပြုသင့်သည်ထက်ပို၍ သက်သာခွင့်ပြုခဲ့ခြင်း။

<ပြင်ဆင် 24.03.2006, 29.09.2011>

မှားယွင်းချက်ကိုပြင်ခြင်း

၂၂။ ။ (က) ပုဒ်မ ၇ အရ လုပ်ပိုင်ခွင့်ရှိသည့် အဖွဲ့တစ်ခုသည် ဤဥပဒေအရ တူညီသောလုပ်ပိုင်ခွင့်ရှိသူ၊ သို့မဟုတ် အဖွဲ့တဖွဲ့ကချမှတ်သောအမိန့် တွင် မှတ်တမ်းမှပေါ်လွင်ထင်ရှားသည့် မှားယွင်းချက်တစ်ခုခုကို ယင်းအမိန့်ချမှတ်သည့်ရက်မှ သုံးနှစ်အတွင်းပြင်နိုင်သည်။ ထို့အပြင် အလားတူ ကာလအပိုင်းအခြားအတွင်း အခွန်ထမ်းကညွှန်ပြသည့် အဆိုပါ မှားယွင်းချက်တစ်ခုခုကိုလည်း ပြင်ပေးရမည်။

သို့ရာတွင် စည်းကြပ်မှုတစ်ခုခုကို တိုးမြှင့်စေသော၊ သို့မဟုတ် ပြန်အမ်းငွေတရပ်ရပ်ကို လျော့နည်းစေသော

အကျိုးသက်ရောက်မည့် ပြင်ချက်ဖြစ်လျှင် အမိန့်ချမှတ်မီ သက်ဆိုင်ရာအခွန်ထမ်းအား ဖြေရှင်းခွင့် ပေး ရမည်။

(ခ) အယူခံမှု၊ ပြင်ဆင်မှု၊ သို့မဟုတ် လွှဲအပ်မှုအရ အပြီးသတ်အတည်ဖြစ်သော စည်းကြပ်မှုတွင် ကျသင့် သော

အခွန်သည်မူလစည်းကြပ်မှုတွင်ကျသင့်သည့်အခွန်နှင့်ကွာခြားသဖြင့် ပုဒ်မ ၄၆ ပုဒ်မခွဲ (က) အရ ဖြစ်စေ၊ ပုဒ်မ ၄၇

ပုဒ်မခွဲ (ခ) အရဖြစ်စေ၊ ပုဒ်မ ၄၇ ပုဒ်မခွဲ (ဂ) အရဖြစ်စေ၊ မူလတပ်ရိုက်ထားသောဒဏ် ငွေကို ပြင်ပေးခြင်းသည်၊ ပုဒ်မခွဲ

(က) အရ မှတ်တမ်းမှ ပေါ်လွင်ထင်ရှားသည့်မှားယွင်းချက်ကို ပြင်ခြင်း ဖြစ်သည်ဟုမှတ်ယူရမည်။ ဤကိစ္စအတွက်

ပုဒ်မခွဲ (က) ၌ ဖော်ပြထားသော သုံးနှစ်ကို အပြီးသတ် အမိန့်ချမှတ်သောနေ့မှ စတင်ရေတွက်ရမည်။

<ပြင်ဆင် 29.09.2011>

သေဆုံးသူနှင့် တရားဝင်မစွမ်းဆောင်နိုင်သူတို့နှင့် စပ်လျဉ်း၍ စည်းကြပ်ကောက်ခံခြင်း

၂၃။ ။ အောက်ပါတို့အတွက် တရားဝင်ကိုယ်စားလှယ်အားဖြစ်စေ၊ သက်ဆိုင်ရာ ဝင်ငွေနှင့်စပ်လျဉ်း၍ ဥပဒေအရ တာဝန်ရှိသူအားဖြစ်စေ၊ ဝင်ငွေခွန်စည်းကြပ်ကောက်ခံရမည်-

(က) သေဆုံးသူ

(ခ) အကြောင်း တရားဝင် တရားဝင် မစွမ်းဆောင်နိုင်သူ၊

(ဂ) တရားဝင်တာဝန်ယူ မဖြေရှင်းနိုင်သူ။

သို့ရာတွင် ယင်းတရားဝင်ကိုယ်စားလှယ်၊ သို့မဟုတ် တာဝန်ရှိသူအနေဖြင့် ဤပုဒ်မအရ ပေးဆောင်ရ မည့်အခွန်မှာ

ယင်းတို့ တာဝန်ယူထားသည့်ပစ္စည်း၏ပေးဆောင်နိုင်စွမ်းရှိသမျှအထိသာဖြစ်စေရမည်။

လုပ်ငန်းရပ်စဲခဲ့လျှင် ခံယူရမည့်တာဝန်

၂၄။ ။ လုပ်ငန်းတစ်ခုခုကိုရပ်စဲလျှင် ထိုသို့ရပ်စဲခြင်း ပြုသည့်အချိန်၌ ယင်းလုပ်ငန်းတွင် အစုပါဝင်သူ တိုင်းအားအဆိုပါလုပ်ငန်းမှ ဝင်ငွေနှင့်စပ်လျဉ်း၍ ဝင်ငွေခွန်စည်းကြပ်ခံရန် တွဲဘက်၍ဖြစ်စေ၊ ကိုယ်စီကိုယ်၌ ဖြစ်စေ၊ တာဝန်ရှိစေရမည်။ ထို့ပြင် ဝင်ငွေခွန်ပေးဆောင်ရန်လည်း တာဝန်ရှိစေရမည်။

စီးပွားရေးလုပ်ငန်းပိုင်ရှင်ပြောင်းလဲခြင်း

၂၅။ ။ လုပ်ငန်းတစ်ခုခုကို မူလလုပ်ကိုင်သူထံမှ အခြားသူတစ်ဦးက ဆက်ခံလုပ်ကိုင်လျှင် မူလလုပ်ကိုင် သူနှင့် ဆက်သွယ်ရာတွင် အခက်အခဲရှိပါက ဆက်ခံသူအား မူလလုပ်ကိုင်သူ၏ ကိုယ်စားလှယ်အဖြစ်သတ်မှတ်၍ အောက်ပါကာလများအတွက် ဝင်ငွေခွန်စည်းကြပ်ရမည်-

- (က) ဆက်ခံသည့် ဝင်ငွေနှစ်အတွင်း မူလပိုင်ရှင် လုပ်ကိုင်ခဲ့သည့်ကာလ၊
- (ခ) ဆက်ခံသည့်ဝင်ငွေနှစ်မတိုင်မီ ကပ်လျက်ရှိသော ဝင်ငွေနှစ်။

ပြည်ပနေနိုင်ငံခြားသားများအား စည်းကြပ်ခြင်း

၂၆။ ။ (က) ပြည်ပနေနိုင်ငံခြားသားသည် အောက်ပါ နည်းလမ်းတစ်ခုခုဖြင့် ဝင်ငွေရရှိလျှင် ထိုသို့ရရှိသော ဝင်ငွေကို မြန်မာနိုင်ငံအတွင်း၌ ရရှိသောဝင်ငွေ ဟု မှတ်ယူ၍ ဝင်ငွေခွန်စည်းကြပ်ကောက်ခံရမည်-

- (၁) မြန်မာနိုင်ငံအတွင်းရှိ မတည်ပစ္စည်းတစ်ခုခုမှ ရရှိသောဝင်ငွေ၊
- (၂) မြန်မာနိုင်ငံအတွင်းရှိဝင်ငွေရလမ်းတစ်ခုခုမှ ရရှိသောဝင်ငွေ။

- (ခ) အဆိုပါ ပြည်ပနေနိုင်ငံခြားသားအစား၊ ယင်း၏ကိုယ်စားလှယ်အား ထိုဝင်ငွေများအတွက် ဝင်ငွေ ခွန်စည်းကြပ်ကောက်ခံနိုင်သည်။ ထို့ပြင် ရရန်အခွန်ကြေးများကို မြန်မာနိုင်ငံတွင်ရှိသော၊ သို့မဟုတ် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာသော ပြည်ပနေ နိုင်ငံခြားသားပိုင်ပစ္စည်းများမှ ကောက်ခံရယူနိုင် သည်။

ကိုယ်စားလှယ်အဖြစ် မှတ်ယူခံရသူများ

၂၇။ ။ မြို့နယ်အခွန်ဦးစီးဌာနမှူးသည် အောက်ပါတို့ကို ပြည်ပနေ နိုင်ငံခြားသား၊ သို့မဟုတ် ပြည်ပနေနိုင်ငံသား၏ ကိုယ်စားလှယ်အဖြစ် သတ်မှတ်ရန် ရည်ရွယ်ကြောင်းအကြောင်းကြားပြီးနောက် ဝင်ငွေခွန် ကိစ္စရပ်များအားလုံးအတွက် ထိုသူကို ယင်းသို့သောကိုယ်စားလှယ်အဖြစ် မှတ်ယူနိုင်သည်-

- (က) ပြည်ပနေနိုင်ငံခြားသား၊ သို့မဟုတ် ပြည်ပနေနိုင်ငံသားက မိမိ၏ ဝင်ငွေရလမ်းနှင့်စပ်လျဉ်း၍ တနည်းနည်းဖြင့်တာဝန်လွှဲထားသူ၊
- (ခ) အဆိုပါ ပြည်ပနေသူနှင့်စီးပွားဆက်သွယ်သူ၊
- (ဂ) အဆိုပါ ပြည်ပနေသူအတွက် ဝင်ငွေရရှိနေသူ။

သို့ရာတွင် ကိုယ်စားလှယ်အဖြစ် သတ်မှတ်ရန် ရည်ရွယ်ထားသူအားရှင်းလင်းပြခွင့်မပေးဘဲ ဤပုဒ်မ အရ ကိုယ်စားလှယ်အဖြစ် မသတ်မှတ်ရ။

<ပြင်ဆင် 29.09.2011>

ပင်လယ်ကူးသင်္ဘောဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခြင်းအား စည်းကြပ်ခြင်း

၂၈။ (က) ပြည်ပနေနိုင်ငံခြားသားသည် မည်သည့်နှစ်တွင်မဆိုမြန်မာနိုင်ငံအတွင်း၌ ပင်လယ်ကူး သင်္ဘောပိုင်ရှင်၊ သို့မဟုတ် ပင်လယ်ကူးသင်္ဘောစင်းလုံးငှားသူ အဖြစ်လုပ်ငန်းလုပ်ကိုင်လျှင် နည်းဥပဒေ များဖြင့်ပြဋ္ဌာန်းထားသည့်အတိုင်း ထိုသူအား အခွန်စည်းကြပ်ကောက်ခံရမည်။

(ခ) ဝင်ငွေခွန်ကို ပြေလည်အောင် ပေးဆောင်ပြီးကြောင်း၊ သို့မဟုတ်လုံလောက်သော အစီအစဉ်ပြုလုပ် ပြီးကြောင်းသက်သေခံလက်မှတ်ကို ထိုသို့ စည်းကြပ်ရန်ရှိသည့်သင်္ဘော၏ရေယာဉ်မှူး၊ သင်္ဘောပိုင်ရှင်၊ သို့မဟုတ် စင်းလုံးငှားသူ၏ ကိုယ်စားလှယ်က တင်ပြခြင်း ပြုမှသာလျှင် ပင်လယ်ကူး သင်္ဘောများ ဆိပ်ကမ်းမှထွက်ခွင့်ခွင့်လက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူက ယင်းလက်မှတ်ကိုထုတ်ပေးရမည်။

ဝင်ငွေနှစ်အတွင်းစည်းကြပ်ခြင်း

၂၉။ ပြည်ထောင်စုအစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနသည်အခွန်ထမ်းအမျိုးအစားတစ်ခုခု၊ သို့မဟုတ် ဝင်ငွေအမျိုးအစားတစ်ခုခုနှင့်စပ်လျဉ်း၍ ဝင်ငွေနှစ်သည်စည်းကြပ်နှစ်ဖြစ်ရမည်ဟုသော်လည်းကောင်း၊ ဝင်ငွေနှစ်အတွင်း စည်းကြပ်မှုပြုလုပ်နိုင်သည်ဟုသော်လည်းကောင်း၊ မည်သည့်စည်းကြပ်မှုများအတွက် မည်သို့ဆောင်ရွက်ရမည်ဟုသော်လည်းကောင်း အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်လျှင် သက်ဆိုင်ရာ စည်းကြပ်မှုကို နည်းဥပဒေများဖြင့် ပြဋ္ဌာန်းထားသည့်အတိုင်း ပြုလုပ်ရမည်။

<ပြင်ဆင် 24.03.2014>

၃၀။ (က) အောက်ပါတို့၏ စည်းကြပ်ကောက်ခံမှုကို နည်းဥပဒေများဖြင့်ဖြစ်စေ၊ စည်းမျဉ်းများဖြင့်ဖြစ်စေ ပြဋ္ဌာန်းသည့်အတိုင်း ပြုလုပ်ရမည်-

(၁) အစိုးရ၏ စီးပွားရေးအဖွဲ့အစည်းများ၊

(၂) အစိုးရ၏ သို့မဟုတ် အစိုးရက ကမကထပြုသော စီမံကိန်း၊ လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုတစ်ရပ်ရပ်၌ အစိုးရ၏ သဘောတူခွင့်ပြုချက်ဖြင့် ပါဝင်ဆောင်ရွက်သည့် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားတွင် ဖွဲ့စည်းသော ပုဂ္ဂိုလ်စု၊

(၃) သမဝါယမအသင်း၊

(၄) ပြည်ပနေနိုင်ငံသား၊

(၅) နိုင်ငံခြားငွေဖြင့် ဝင်ငွေရရှိသူ၊

(၆) ဖြစ်ထွန်းရရှိသည့် မိမိ၏ဝင်ငွေအပေါ် ကျသင့်အခွန်ကို ကိုယ်တိုင်တွက်ချက် စည်းကြပ်ပေးဆောင်စေရန် ဤဥပဒေအရ ခွင့်ပြုထားသူ။

(ခ) ဝင်ငွေကြေညာလွှာပေးပို့ပြီးသူ တစ်ဦးဦးနှင့် စပ်လျဉ်း၍ ယာယီ စည်းကြပ်ကောက်ခံမှုကို စည်းမျဉ်းများဖြင့် ပြဋ္ဌာန်းသည့်အတိုင်း ပြုလုပ်နိုင်သည်။

<ပြင်ဆင် 22.03.1989, 31.08.2016>

ပြည်ထောင်အချင်းချင်း သဘောတူစာချုပ်ချုပ်ဆိုခြင်း

၃၁။ ။ပြည်ထောင်စုအစိုးရသည်-

(က) အခြားနိုင်ငံတစ်ခုခု သို့မဟုတ် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုနှင့် ဝင်ငွေခွန် ကိစ္စပါဝင်သော အခွန်နှစ်ထပ် စည်းကြပ်ကောက်ခံမှု ရှောင်ရှားရေး သဘောတူစာချုပ် သို့မဟုတ် အခွန်ဆိုင်ရာ သတင်းအချက်အလက်များ အပြန်အလှန်လဲလှယ်ရေး သဘောတူစာချုပ် သို့မဟုတ် သက်သာသောအတိုးနှုန်းဖြင့် ချေးငွေရယူခြင်းဆိုင်ရာ သဘောတူစာချုပ်စသည့် သဘောတူစာချုပ် တစ်ရပ်ချုပ်ဆိုပါက ဤဥပဒေပါ အခြားပြဋ္ဌာန်းချက်များတွင် မည်သို့ပင်ပါရှိစေကာမူ ယင်းစာချုပ်ပါ သဘောတူညီချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

(ခ) အဆိုပါစာချုပ်ကို နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာနိုင်သည်။

<ပြင်ဆင် 29.09.2011, 31.08.2016>

အခန်း ၁၀

အယူခံခြင်း၊ ပြင်ဆင်ခြင်းနှင့် လွှဲအပ်ခြင်း

ပထမအယူခံဝင်ခြင်း

၃၂။ ။ (က) အခွန်ထမ်းသည်၊ မြို့နယ်အခွန်ဦးစီးဌာနမှူးကချမှတ်သော မိမိနှင့်သက်ဆိုင်သည့် မည်သည့်အမိန့်ကိုမဆို မကျေနပ်လျှင် ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးဌာနမှူးထံ စည်းမျဉ်းများဖြင့် ပြဋ္ဌာန်းထားသည့်အတိုင်း အယူခံဝင်နိုင်သည်။

(ခ) အခွန်ထမ်းသည် အခွန်တောင်းခံလွှာ၊ သို့မဟုတ် မိမိမကျေနပ်သည့်အမိန့်ကို ရရှိသည့်နေ့မှ ရက်ပေါင်းသုံးဆယ်အတွင်း အယူခံလွှာကိုတင်သွင်းရမည်။

သို့ရာတွင်ထိုကာလအတွင်း အယူခံလွှာကို မတင်ခဲ့သည့်အတွက် လုံလောက်သော အကြောင်းရှိလျှင် ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူးက ထိုကာလကုန်ဆုံးပြီးနောက် တင်သွင်းသည့်အယူခံလွှာကို လက်ခံနိုင်သည်။

(ဂ) အယူခံဝင်လိုသည့်အခွန်ထမ်းသည် အောက်ပါအတိုင်းဆောင်ရွက်မှသာ ဤပုဒ်မအရ အယူခံဝင်ခွင့် ရှိသည်-

(၁) ပေးဆောင်ရမည့်အခွန်ကို အကြေအလည် ပေးဆောင်ခြင်း၊ သို့မဟုတ်

(၂) ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူးထံ လျှောက်ထား၍ ယင်းကဆုံးဖြတ်သည့်အတိုင်း လိုက်နာဆောင်ရွက်ခြင်း။

(ဃ) အယူခံမှုကို ပြီးမြောက်အောင်ဆောင်ရွက်ရာ၌ ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ်

အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူးသည် အယူခံသူအား ပြောရေးဆိုခွင့်ပေးပြီးနောက် သင့်လျော်သည့်အမိန့်ကို ချမှတ်နိုင်သည်။

သို့ရာတွင်အခွန်ကို တိုးမြှင့်ရန်ရည်ရွယ်လျှင်အယူခံသူအားမည်သည့်အတွက် ထိုသို့မတိုးသင့်ကြောင်း ချေပခွင့် ပြုရမည်။
ရှင်းလင်းချက်။ ပယ်ဖျက်

<ပြင်ဆင် 29.09.2011,24.03.2014,31.08.2016>

ဒုတိယအယူခံဝင်ခြင်း

၃၃။ (က) အယူခံအခွန်ထမ်း၊ သို့မဟုတ် မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူးက ချမှတ်သော အမိန့်ကိုမကျေနပ်လျှင် ယင်းအမိန့်ရရှိသည့်နေ့မှ ရက်ပေါင်းခြောက်ဆယ်အတွင်း အခွန်အယူခံခံအဖွဲ့ထံ အယူခံဝင်နိုင်သည်။

(ခ) ဤပုဒ်မအရ အယူခံရာ၌ ပုဒ်မခွဲ (က) တွင် ညွှန်းထားသည့် ရက်ပေါင်းခြောက်ဆယ်အတွင်း အယူခံလွှာကို မတင်သွင်းလျှင် ထိုသို့ မတင်သွင်းခြင်းအတွက် လုံလောက်သောကြောင်းရှိပါက အခွန်အယူခံခံအဖွဲ့သည် အယူခံလွှာကို လက်ခံနိုင်သည်။

(ဂ) ဤပုဒ်မအရ အယူခံရာ၌ အယူခံလွှာကို အခွန်အယူခံခံအဖွဲ့ထံ ယင်းအဖွဲ့ကသတ်မှတ်ထားသည့် နည်းလမ်းအတိုင်း လိုက်နာပေးပို့ရမည်။ ထို့ပြင်၊ အခွန်ထမ်းက အယူခံလျှင် အခကြေးငွေကျပ်တစ်ထောင် ပေးသွင်းပြီးကြောင်း အထောက်အထားလည်း တပါတည်းပါရှိရမည်။

(ဃ) အခွန်အယူခံခံအဖွဲ့သည် အယူခံတရားလိုနှင့် တရားပြိုင်တို့ကို ပြောရေးဆိုခွင့် ပေးပြီးနောက် ထိုအယူခံနှင့် စပ်လျဉ်း၍ သင့်လျော်သော အမိန့်များကို ချမှတ်ရမည်။

(င) ပုဒ်မ ၃၄ တွင် ပြဋ္ဌာန်းထားသည့်အတိုင်းမှတစ်ပါး၊ အယူခံမှုတွင် အခွန်အယူခံခံအဖွဲ့က ချမှတ်သည့်အမိန့်များသည် အပြီးအပြတ်ဖြစ်စေရမည်။

ရှင်းလင်းချက်။ ။ ဤပုဒ်မနှင့် နောက်ပုဒ်မများတွင် ပါရှိသည့် အခွန်အယူခံခံအဖွဲ့ဆိုသည်မှာ ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူးက ချမှတ်သည့်အမိန့်နှင့် စပ်လျဉ်းပြီးအခွန်ထမ်း၊ သို့မဟုတ် မြို့နယ်အခွန်ဦးစီးဌာနမှူးက မကျေနပ်၍ ဒုတိယအကြိမ် အယူခံဝင်သည့် အမှုများကို ဆောင်ရွက်ရန် ပုဒ်မ ၇ အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တာဝန်လွှဲအပ်သော အဖွဲ့ ဖြစ်သည်။

<ပြင်ဆင် 29.09.2011, 24.03.2014, 31.08.2016>

၃၃-က။ အခွန်သည် ကျပ်သုံးသောင်း ထက်မပိုလျှင် မြို့နယ်အခွန်ဦးစီးဌာနမှူး၏အမိန့်သည်လည်းကောင်း၊ အခွန်သည် ကျပ်တစ်သိန်းထက် မပိုလျှင် ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ်

အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးဌာနမှူး၏ ဆုံးဖြတ်ချက်သည်လည်းကောင်း၊ အခွန်သည် ကျပ် ၁၀၀၀၀ အထက်ဖြစ်ပြီး ဥပဒေရေးရာပြဿနာမပေါ်ပေါက်လျှင် အခွန်အယူခံခံအဖွဲ့၏ အဆုံးအဖြတ်သည်လည်းကောင်း အပြီးအပြတ် ဖြစ်စေရမည်။

<ပြင်ဆင် 22.03.1989, 29.09.2011, 24.03.2014, 31.08.2016>

အဆုံးအဖြတ်အတွက်လွှဲအပ်ခြင်း

၃၄။ ။ (က) အခွန်အယူခံခံအဖွဲ့၏အမိန့်မှ ဥပဒေကြောင်းနှင့်စပ်လျဉ်း၍ ဖြေရှင်းရမည့်အချက်တစ်ခုခု ပေါ်ပေါက်လျှင် အခွန်ထမ်းကဖြစ်စေ၊ ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူးကဖြစ်စေ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အဆုံးအဖြတ်အတွက် လွှဲအပ်ပေးရန် အခွန်အယူခံခံအဖွဲ့ထံသို့ ယင်းအဖွဲ့၏အမိန့်ရရှိသည့်နေ့မှ ရက်ပေါင်းခြောက်ဆယ်အတွင်း အဆိုပြုနိုင်သည်။

(ခ) အခွန်အယူခံခံအဖွဲ့က အကြောင်းတစ်ခုခုကြောင့် အမှုအကြောင်းအရာ ဖော်ပြလွှဲအပ်ရန် ငြင်းပယ်လျှင်၊ အခွန်အယူခံခံအဖွဲ့အား အမှုအကြောင်း အရာ ဖော်ပြရမည်ဟု ညွှန်ကြားပေးရန်၊ ယင်းသို့ ငြင်းပယ်ခံရသူက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ယင်းငြင်းပယ်မိန့်ရရှိသည့်နေ့မှ ရက်ပေါင်းခြောက်ဆယ်အတွင်း လျှောက်ထားနိုင်သည်။

(ဂ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အမှုမှ ပေါ်ပေါက်သည့် ဥပဒေကြောင်းနှင့်စပ်လျဉ်း၍ ဖြေရှင်းပေးရမည့်အချက်များရှိသည်ဟု လက်ခံလျှင် ယင်းပြဿနာကို ဆုံးဖြတ်ရမည့်ပြင် မိမိ၏စီရင်ချက်ကို အခွန်အယူခံခံအဖွဲ့သို့ အကြောင်းကြားစေရမည်။

(ဃ) ပုဒ်မခွဲ (ဂ) အရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ချမှတ်သောအမိန့်နှင့် စပ်လျဉ်း၍ ယင်းတရားလွှတ်တော်ချုပ်သို့ အယူခံဝင်ခွင့်ရှိသည်။

<ပြင်ဆင် 29.09.2011, 24.03.2014, 31.08.2016>

ပြင်ဆင်ခြင်း

၃၅။ ။ (က) ပြင်ဆင်မှုအဖွဲ့သည် ဤဥပဒေအရ မြို့နယ်အခွန်ဦးစီးဌာနမှူးက အမိန့်ချမှတ်သည့်နေ့မှ သုံးနှစ်အတွင်း အခွန်ထမ်း၏ လျှောက်ထားချက်အရ ဖြစ်စေ၊ မိမိသဘောအရဖြစ်စေ၊ အဆိုပါအမိန့်ကို ပြင်ဆင်ရန် အမှုတွဲများတောင်းဆို နိုင်သည်။ ထို့ပြင် ယင်းအမှုတွဲများ ရရှိသည့်အခါ လိုအပ်မည့် စုံစမ်းမှုကို ပြုလုပ်နိုင်သည်။ သို့မဟုတ် ပြုလုပ်စေနိုင်သည်။ ထိုသို့ ပြုလုပ်ပြီးနောက် မည်သည့်အခါမဆို သင့်လျော်သည့် အမိန့်ကိုလည်း ချမှတ်နိုင်သည်။

သို့ရာတွင် အောက်ပါအမိန့်များ ချမှတ်ရာ၌အခွန်ထမ်းအား ပြောရေးဆိုခွင့်ပေးရမည်-

- (၁) အခွန်ထမ်းပေးဆောင်ရမည့် အခွန်ကို တိုးသောအမိန့်၊
- (၂) အခွန်ထမ်းအားပေးရမည့် ပြန်အမ်းငွေကို လျော့သောအမိန့်၊
- (၃) အခွန်ထမ်းအပေါ် စည်းကြပ်မှုကို ပယ်ဖျက်သောအမိန့်။

(ခ) ပြင်ဆင်မှုအဖွဲ့သည် အောက်ပါကိစ္စများတွင် ဤပုဒ်မအရ ဆောင်ရွက်ခွင့်မရှိစေရ-

(၁) ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးဌာနမှူးထံသို့ အယူခံဝင်နိုင်သည့် ကိစ္စ၌ ထိုသို့ အယူခံဝင်နိုင်သည့် အချိန်ကာလ မကုန်ဆုံးသေးခြင်း၊ သို့မဟုတ်

(၂) ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူးထံ အယူခံဝင်ထားသည့် အမိန့်ဖြစ်ခြင်း။

(ဂ) အခွန်ထမ်းကပြင်ဆင်မှု လျှောက်ထားခြင်း ဖြစ်လျှင်ပုဒ်မ ၃၂ ပုဒ်မခွဲ (ဂ)နှင့်အညီ၊ ယင်းကဆောင် ရွက်ပြီးမှသာ လျှောက်ထားခွင့်ရှိသည်။

ရှင်းလင်းချက်။ ။ ဤပုဒ်မတွင်ပါရှိသည့် ပြင်ဆင်မှုအဖွဲ့ဆိုသည်မှာ မြို့နယ်အခွန်ဦးစီးဌာနမှူးက ချမှတ်သည့် အမိန့်နှင့်စပ်လျဉ်း၍ အောက်ပါ ကိစ္စရပ်များအတွက် ပြင်ဆင်မှု ဖွင့်လှစ်ဆောင်ရွက်ပေးရန် ပုဒ်မ ၇ အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တာဝန်လွှဲအပ်သော အဖွဲ့ဖြစ်သည်-

(က) အခွန်ထမ်းက မြို့နယ်အခွန်ဦးစီးဌာနမှူး၏အမိန့်ကို မကျေနပ်၍ ပြင်ဆင်မှု လျှောက်ထားသည့်ကိစ္စ၊

(ခ) ပြင်ဆင်မှုအဖွဲ့က မြို့နယ်အခွန်ဦးစီးဌာနမှူး၏ ဆောင်ရွက်ချက်သည် မှန်ကန်ခြင်းမရှိဟု ယူဆသည့်ကိစ္စ။

<ပြင်ဆင် 29.09.2011, 24.03.2014, 31.08.2016>

အမိန့်မိတ္တူပေးပို့ခြင်း

၃၆။ ။ ပုဒ်မ ၃၂၊ ၃၃နှင့် ၃၅ တို့အရ ချမှတ်သော အမိန့်၏မိတ္တူများကို အခွန်ထမ်း၊ မြို့နယ်အခွန်ဦးစီးဌာနမှူးနှင့် ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူး သက်ဆိုင်ရာတို့ထံ ပေးပို့ရမည်။

<ပြင်ဆင် 29.09.2011, 24.03.2014, 31.08.2016>

အခန်း ၁၁

ပြန်အမ်းခြင်း

ပြန်အမ်းခြင်း

၃၇။ ။ (က) မည်သည့်နှစ် အတွက်မဆို တစုံတယောက်သော သူကပေးဆောင်ခဲ့သော၊ သို့မဟုတ် ထိုသူအတွက် ပေးဆောင်ခဲ့သော အခွန်သည်၊ ဤဥပဒေအရအမှန်ပေးဆောင်အပ်သည့် အခွန်ငွေထက်ပိုနေကြောင်း ထိုသူက မြို့နယ်အခွန်ဦးစီးဌာနမှူးထံသို့ အထောက်အထားဖြင့်ပြသနိုင်လျှင် ထိုပိုငွေကို ပြန်ရခွင့်ရှိရမည်။

ထို့ပြင်မြို့နယ်အခွန်ဦးစီးဌာနမှူးက ယင်းသို့ ပိုနေကြောင်း မိမိကိုယ်တိုင် တွေ့ရှိလျှင်လည်း ထိုပိုငွေကို သက်ဆိုင်ရာ အခွန်ထမ်းအား ပြန်အမ်းရမည်။

(ခ) ပြန်အမ်းငွေကို ထိုပြန်အမ်းငွေရရှိကြောင်း အကြောင်းကြားစာ ရရှိသည့်နေ့မှစ၍ တနှစ်အတွင်းသာ တောင်းဆိုခွင့်ရှိစေရမည်။

(ဂ) အခွန်ထမ်းက မိမိရရှိမည့် ပြန်အမ်းငွေနှင့်စပ်လျဉ်း၍ ဝင်ငွေခွန်စည်းကြပ်မှုတစ်ရပ်ရပ်အရ ပေးဆောင်ရမည့် အခွန်ငွေတွင် ခုနှစ်ပေးရန် သို့မဟုတ် လက်ရှိဝင်ငွေနှစ်အတွက် ကြိုတင်ပေးသွင်းရမည့် ဝင်ငွေခွန်အဖြစ် သတ်မှတ်ပေးရန်တင်ပြပါက မြို့နယ်အခွန်ဦးစီးဌာနမှူးသည် အခွန်ထမ်း၏ တင်ပြချက်နှင့်အညီ ဆောင်ရွက်ပေးနိုင်သည်။

<ပြင်ဆင် 29.09.2011, 31.08.2016>

အခန်း ၁၂

ပြည်ထောင်စုမြန်မာနိုင်ငံမှ ထွက်ခွါသွားသူများကိစ္စ

သက်သေခံလက်မှတ်လိုအပ်ခြင်း

၃၈။ (က) မည်သူမဆို မြန်မာနိုင်ငံမှ ထွက်ခွါသွားမည်ဖြစ်ပါက ဤဥပဒေအရ အခွန်ပေးဆောင်ရန် တာဝန်မရှိတော့ကြောင်း၊ သို့မဟုတ် တာဝန်ရှိသည့် အခွန်ကို ပေးဆောင်ရန် စီမံပြီးကြောင်း သက်သေခံလက်မှတ်ကို ဤကိစ္စအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တာဝန်လွှဲအပ်သော အဖွဲ့ထံမှမရလျှင် မြန်မာနိုင်ငံမှ ထွက်ခွါသွားရ။

သို့ရာတွင်ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ဤကိစ္စနှင့်စပ်လျဉ်း၍ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ခြွင်းချက်ပြုနိုင်သည်။

(ခ) မည်သည့်ယာဉ်ပိုင်ရှင်၊ သို့မဟုတ် စင်းလုံးငှားသူသည်မြန်မာနိုင်ငံအတွင်းမှ မြန်မာနိုင်ငံပြင်ပသို့ ပုဒ်မခွဲ (က) အရ လိုအပ်သော သက်သေခံလက်မှတ် မပါရှိသူအား သယ်ဆောင်ရန် လက်မှတ်ထုတ်ပေးလျှင်လည်း သက်သေခံလက်မှတ်မပါသူ ပေးဆောင်ရန်ရှိသည့်အခွန်ကို အဆိုပါယာဉ်ပိုင်ရှင်၊ သို့မဟုတ် စင်းလုံးငှားသူက ပေးဆောင်ရမည့်အပြင် ကျပ်တစ်သိန်းထက် မပိုသော ဒဏ်ငွေကိုလည်း ပေးဆောင်ရမည်။

<ပြင်ဆင် 29.09.2011>

အခန်း ၁၃

အခွန်အရကောက်ခံခြင်း

အခွန်မပြေကျန်ငွေကို ဒီကရီကျ ငွေကဲ့သို့ အရကောက်ခံခြင်း

၃၉။ (က) ပုဒ်မ ၅၃ အရ အခွန်တောင်းခံလွှာတွင် ပေးဆောင်ရန်ဖော်ပြထားသော ငွေအားလုံးကို ထိုတောင်းခံလွှာတွင် ဖော်ပြထားသည့် အချိန်အတွင်း၊ သို့မဟုတ် တိုးမြှင့်ပေးသည့်အချိန်အတွင်း ပေးဆောင်ရမည်။ ထိုသို့

ပေးဆောင်ရန်ပျက်ကွက်လျှင် မပေးဆောင်သည့်အခွန်ကို မပြေကျန်ငွေအဖြစ် လည်းကောင်း၊

မပေးဆောင်သူအားပျက်ကွက်သူအဖြစ်လည်းကောင်း မှတ်ယူရမည်။

(ခ) အခွန်မပြေကျန်ငွေကို တရားစီရင်ရေးအဖွဲ့မှ ချမှတ်သည့် ဒီကရီကျငွေကဲ့သို့ မြို့နယ်အခွန်ဦးစီးဌာနမှူးက ပျက်ကွက်သူထံမှ အရကောက်ခံနိုင်သည်။

(ဂ) အခွန်မပြေကျန်ငွေကို ပုဒ်မခွဲ (ခ) ပါ အတိုင်းအရကောက်ခံရာတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး၌ အောက်ပါ လုပ်ပိုင်ခွင့်များ ရှိစေရမည်-

(၁) ငွေဒီကရီအတွက် အကျိုးသက်ရောက်မှုကို အပြီးအပိုင် ဆောင်ရွက်သည့်တရားစီရင်ရေး အဖွဲ့၏ လုပ်ပိုင်ခွင့်များ၊

(၂) ပျက်ကွက်သူက တစိတ်တဒေသသာ အကျိုးသက်ဆိုင်ခွင့်ရှိသော ပစ္စည်းတခုလုံးအတွက် ပစ္စည်းထိန်းခန့်ထားခွင့် (ယင်းသို့အခန့်မီ ထိုပစ္စည်း၏ တွဲဘက်ပိုင်ရှင်၊ သို့မဟုတ် တွဲဘက်ဝေစု ရထိုက်သူအား အကြောင်းကြားရမည်)၊

(၃) အောက်ဖော်ပြပါ အကြောင်းတခုခုကြောင့်ပျက်ကွက်သူက တစိတ်တဒေသသာ အကျိုးသက်ဆိုင် ခွင့်ရှိသောပစ္စည်း၏ ယင်းတစိတ်တဒေသကိုသာ ရောင်းချရန် မဖြစ်နိုင်လျှင် ထိုပစ္စည်းတခုလုံးကို ရောင်း ချ၍ ရောင်းရငွေကို ခွဲဝေပေးနိုင်ခွင့် (ယင်းသို့မဆောင်ရွက်မီ အကျိုးသက်ဆိုင်ခွင့်ရှိသူများအား အကြောင်း ကြားရမည်)-

(ကက) ပစ္စည်း၏သဘာဝအနေအထား၊

(ခခ) ပစ္စည်း၏ တွဲဘက်ပိုင်ရှင်၊ သို့မဟုတ် တွဲဘက်ဝေစု ရထိုက်သူ ဦးရေ၊

(ဂဂ) အခြားထူးခြားသော အခြေအနေ။

(၄) ခွဲဝေမရသော မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းကိုရောင်းချခြင်းဖြစ်ပြီး၊ ဈေးတူပေးသည့်ဆွဲဝယ်သူများ အနက်၊

တဦးမှာထိုပစ္စည်း၏ တွဲဘက်ပိုင်ရှင်၊ သို့မဟုတ် တွဲဘက်ဝေစု ရထိုက်သူဖြစ်နေလျှင် ထိုသူအားသာ ရောင်းချခွင့်၊

အကယ်၍ဈေးတူပေးသည့်အဆိုပါပိုင်ရှင်၊ သို့မဟုတ် ဝေစုရထိုက်သူတဦးထက် ပိုလျှင်လေလံဆွဲဝယ်ရန် ဦးစွာ

အမည်ပေးသူအားရောင်းချခွင့်။

<ပြင်ဆင် 29.09.2011>

အရကောက်ခံရန်အခြားနည်းလမ်းများ

၄၀။ (က) မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ပျက်ကွက်သူအား ဝင်ငွေခွန်မပြေကျန်ငွေအတွက် လိုအပ်သလို ဒဏ်ငွေတပ်ရိုက်နိုင်သည်။ သို့သော် ယင်းဒဏ်ငွေစုစုပေါင်းသည် ဝင်ငွေခွန် မပြေကျန်ငွေထက် မပိုစေရ။

(ခ) မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ပျက်ကွက်သူအား ငွေပေးရန်ရှိသော၊ သို့မဟုတ် ပျက်ကွက်သူအတွက် ငွေလက်ရှိထားသော၊ သို့မဟုတ် နောင်တွင် လက်ရှိထားရှိမည်ဖြစ်သောသူတဦးအား ထိုငွေကိုပျက်ကွက်သူ၏ မပြေကျန်ငွေအတွက် ပေးဆောင်ရန် ညွှန်ကြားနိုင်သည်။ ယင်းသို့ ညွှန်ကြားရာ၌ ထိုငွေပေးရန် အချိန်စေ့ ရောက်သည်နှင့် တပြိုင်နက်ဖြစ်စေ၊ ငွေလက်ရှိဖြစ်သည်နှင့် တပြိုင်နက်ဖြစ်စေ၊ အကြောင်းကြားစာတွင် ဖော်ပြထားသည့် အချိန်အတွင်းဖြစ်စေ၊ ပေးသွင်းစေရမည်။ အကယ်၍ထိုငွေသည် မပြေကျန်ငွေထက်များလျှင် မပြေကျန်ငွေအထိသာ ပေးသွင်းစေပြီး၊ မပြေကျန်ငွေနှင့်တူညီလျှင်၊ သို့မဟုတ် နည်းလျှင်၊ ထိုငွေအားလုံးကို ပေးသွင်းစေရမည်။ အထက်ပါအကြောင်းကြားစာ၏ မိတ္တူကို ပျက်ကွက်သူ၏

နောက်ဆုံးနေရပ်လိပ်စာသို့ပေးပို့ရမည်။ မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ထိုအကြောင်းကြားစာပါ ငွေပေးဆောင်ရန် အချိန်ကို တိုးပေးနိုင်သည်။

(ဂ) ပုဒ်မခွဲ (ခ) အရ ငွေတရပ်ရပ်ပေးဆောင်သူသည်ပျက်ကွက်သူ၏ခွင့်ပြုချက်အရ ပေးဆောင်သည်ဟု မှတ်ယူရမည်။ ထို့ပြင် ယင်းသို့ပေးဆောင်သည့် ငွေပမာဏအထိ ပျက်ကွက်သူအား အဆိုပါ ပေးဆောင် သူကပေးရန်ကြွေးမြီတာဝန်ကို ကင်းရှင်းပြေလည်အောင်ပေးပြီးဖြစ်သည်ဟု မှတ်ယူရမည်။

(ဃ) ပုဒ်မခွဲ (ခ) အရ အကြောင်းကြားစာ အတည်ပြုခံရသူတဦးသည် ထိုအကြောင်းကြားစာတွင် သတ်မှတ်ထားသည့်အတိုင်း ငွေပေးသွင်းရန် ပျက်ကွက်လျှင် မြို့နယ်အခွန်ဦးစီးဌာနမှူးက ထိုသို့အတည်ပြုခဲ့သော အကြောင်းကြားစာသည် ပုဒ်မ ၃၉ ပုဒ်မခွဲ (ခ)နှင့်(ဂ) အရ ထုတ်သော ပစ္စည်းဖမ်းဝရမ်းဖြစ်ဘိသကဲ့သို့ အကျိုးသက်ရောက်သဖြင့် ယင်းပုဒ်မအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်သည်။

(င) ပုဒ်မခွဲ (ခ) အရ အကြောင်းကြားစာ အတည်ပြုခံရသူက တောင်းဆိုသည့်ငွေ၊ သို့မဟုတ် ထိုငွေ၏ မည်သည့်အစိတ်အပိုင်းကိုမှ ပျက်ကွက်သူ အားပေးရန်မရှိကြောင်း၊ သို့မဟုတ် မိမိသည် ပျက်ကွက်သူအတွက် မည်သည့်ငွေကိုမှ လက်ရှိမထားကြောင်း မြို့နယ်အခွန်ဦးစီးဌာနမှူးအား အထောက်အထားပြ နိုင်လျှင် ပုဒ်မခွဲ (ခ) အရ ပေးဆောင်ရန်တာဝန်မရှိစေရ။

<ပြင်ဆင် 29.09.2011>

ကြားဖြတ်အမိန့်

၄၁။ ။ အခြားဥပဒေတခုခုတွင် မည်သို့ပင် ပါရှိစေကာမူ၊ မည်သည့်တရားစီရင်ရေးအဖွဲ့တွင်မှ ဤဥပဒေ အရ အခွန်အရကောက်ခံသော ဆောင်ရွက်မှုများ ဆိုင်ခံသည့်ကြားဖြတ်အမိန့်ချမှတ်ပိုင်ခွင့် မရှိစေရ။ သို့သော် အဆိုပါတရားစီရင်ရေးအဖွဲ့သည် မိမိ၏ စီရင်ပိုင်ခွင့်အတွင်း ကျရောက်သော အောက်ပါကိစ္စရပ်များ၌ ပစ္စည်းရောင်းချခြင်းကို တားမြစ်သော ကြားဖြတ်အမိန့်ချမှတ်နိုင်သည်-

(က) ပျက်ကွက်သူမဟုတ်သောသူက ယင်းပစ္စည်းနှင့်ပတ်သက်၍ စွဲဆိုသည့်အမှုကိစ္စ၊

(ခ) ပျက်ကွက်သူက စွဲဆိုသည့်အမှုကိစ္စဖြစ်လျှင်၊ ဤဥပဒေအရ တင်သွင်းထားသည့်အယူခံမှု၊ ပြင်ဆင် မှု၊ သို့မဟုတ် လွှဲအပ်မှု မပြတ်သေးသည့်ကိစ္စ။

အခန်း ၁၄

ထပ်ဖြည့်လုပ်ပိုင်ခွင့်များ

သတင်းအချက်အလက်များတောင်းဆိုပိုင်ခွင့်

၄၂။ ။ မြို့နယ်အခွန်ဦးစီးဌာနမှူး၊ ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန် ဦးစီးဌာနမှူး သို့မဟုတ် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူး တို့သည်လည်းကောင်း၊ ပုဒ်မ ၇ အရ ဖွဲ့စည်းသောအဖွဲ့နှင့် လွှဲအပ်တာဝန်ပေးအပ်ခြင်းခံရသော ပုဂ္ဂိုလ်နှင့်အဖွဲ့များသည်လည်းကောင်းက တာဝန်လွှဲအပ်သော အဖွဲ့များသည်

ဝင်ငွေခွန်ကိစ္စနှင့်စပ်လျဉ်း၍၊ လိုအပ်သော သတင်းအချက်အလက်ရှိသူတိုင်းအား ယင်းသတင်းအချက် အလက်တို့ကို ပေးပို့စေရန် တောင်းဆိုနိုင်သည်။

<ပြင်ဆင် 29.09.2011, 24.03.2014, 31.08.2016>

၄၃။ မြို့နယ်အခွန်ဦးစီးဌာနမှူး၊ ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးဌာနမှူးသည် လည်းကောင်း၊ ပုဒ်မ ၇ အရ ဖွဲ့စည်းထားသော အဖွဲ့နှင့် လွှဲအပ်တာဝန်ပေးအပ်ခြင်းခံရသော ပုဂ္ဂိုလ်နှင့် အဖွဲ့များသည်လည်းကောင်း ဤဥပဒေပါ လုပ်ပိုင်ခွင့်များကို တရားမကျင့်ထုံးဥပဒေနှင့်အညီ ကျင့်သုံးဆောင်ရွက်နိုင်သည်။

<ပြင်ဆင် 29.09.2011, 24.03.2014, 31.08.2016>

အဆောက်အဦများသို့ဝင်ရောက်ကြည့်ရှုစစ်ဆေးခွင့်

၄၄။ မြို့နယ်အခွန်ဦးစီးဌာနမှူး၊ ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန် ဦးစီးဌာနမှူး သို့မဟုတ် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူးတို့သည်လည်းကောင်း၊ ပုဒ်မ ၇ အရ ဖွဲ့စည်းသောအဖွဲ့နှင့် လွှဲအပ်တာဝန်ပေးအပ်ခြင်းခံရသော ပုဂ္ဂိုလ်နှင့်အဖွဲ့များသည်လည်းကောင်း အောက်ပါတို့ကို ပြုလုပ်ခွင့်ရှိသည်-

(က) သက်ဆိုင်ရာစည်းကြပ်မှု၊ သို့မဟုတ် အယူခံမှုအတွက်မည်သည့်နေရာ အဆောက်အဦကိုမဆို ဝင်ရောက်ကြည့်ရှု စစ်ဆေးခွင့်၊

(ခ) ပုဒ်မခွဲ (က) အရ ဝင်ရောက်ကြည့်ရှု စစ်ဆေးရာ၌ တွေ့ရှိသော မည်သည့်နည်းစနစ်ဖြင့်မဆို ထိန်းသိမ်းထားရှိသောစာရင်းများ၊ စာရွက်စာတမ်းများကို ကြည့်ရှုစစ်ဆေးခွင့်၊ ယင်းတို့ကို မှတ်မိစေရန် တံဆိပ်အမှတ်အသား ရိုက်နှိပ်ခွင့်၊ မှတ်သားခွင့်၊ စနစ်တစ်ခုလုံးကိုဖြစ်စေ၊ ယင်းတို့မှ ကောက်နုတ်ထားချက်များကိုဖြစ်စေ ထုတ်ယူခွင့်၊ မိတ္တူကူးယူခွင့်၊ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် သက်ဆိုင်သည့် ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းရယူခွင့်။

<ပြင်ဆင် 29.09.2011, 24.03.2014, 31.08.2016>

၄၄-က။ ပုဒ်မ ၄၄၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) တို့ပါ အခွင့်အာဏာကျင့်သုံးခြင်းခံရသော ဥပစာနေရာ၏ ပိုင်ရှင် သို့မဟုတ် ဥပဒေနှင့်အညီ နေထိုင်သူက ယင်းပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) တို့နှင့်အညီ ပြုလုပ်ပိုင်ခွင့်ရှိသူ သို့မဟုတ် ပြုလုပ်ခွင့်ရှိသည့်အဖွဲ့က ဥပစာနေရာသို့ ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ်လိုအပ်သည့် အကူအညီများကို ပေးအပ်ရမည်။

<ပြင်ဆင် 31.08.2016>

ရှာဖွေခွင့်နှင့် စာရင်းများသိမ်းဆည်းခွင့်

၄၅။ ဤဥပဒေအရ အမှုကိစ္စတစ်ခုခုကို ဆောင်ရွက်ရာ၌ လိုအပ်မည့်စာရင်းစာအုပ်များ၊ သို့မဟုတ် စာရွက်စာတမ်းများကို မပြသဘဲနေသည်ဟု သော်လည်းကောင်း၊ တောင်းဆိုသည့်အခါတွင် ပြသလိမ့်မည်မဟုတ်ဟုသော်လည်းကောင်း မြို့နယ်အခွန်ဦးစီးဌာနမှူး၊ သို့မဟုတ် ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ်

ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးဌာနမှူးက သံသယဖြစ်စရာ အကြောင်းရှိလျှင်၊ ယင်းပုဂ္ဂိုလ်တွင် အောက်ပါလုပ်ပိုင်ခွင့်များ ရှိစေရမည်-

- (က) မည်သည့်အဆောက်အဦ၊ နေရာ၊ သို့မဟုတ် စီးပွားရေးလုပ်ငန်းဥပစာကိုမဆို ရှာဖွေခွင့်၊
- (ခ) ယင်းနေရာတို့တွင် တွေ့ရှိသော စာရင်းစာအုပ်များ၊ သို့မဟုတ် စာရွက်စာတမ်းများကို သိမ်းဆည်း ခွင့်၊ ထိုသို့သိမ်းဆည်းလျှင်-
- (၁) လက်ခံရရှိကြောင်း ပြောထုတ်ပေးရမည်၊
- (၂) စည်းကြပ်မှုဖြစ်စေ၊ အယူခံမှုဖြစ်စေ၊ အပြီးအပိုင်စီရင်နိုင်ခြင်းမရှိသေးမီ စစ်ဆေးရန် လိုအပ်သော အချိန်ကာလအထိသာ အဖွဲ့၏လက်ဝယ်၌ ထားရှိရမည်။

(ဂ) မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) တို့ပါ ကိစ္စရပ်များကိုဆောင်ရွက်ရာတွင် ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများ ဆိုင်ရာအခွန်ရုံးဌာနမှူးထံ ကြိုတင်တင်ပြ၍ ခွင့်ပြုချက်ရယူပြီးမှ ဆောင်ရွက်ရမည်။ အရေးတကြီး ဆောင်ရွက်ရန် ကိစ္စပေါ်ပေါက်ပါက သက်ဆိုင်ရာမြို့နယ်တရားသူကြီးထံမှ ရှာဖွေဝရမ်းတောင်းခံ၍ ဆောင်ရွက်နိုင်သည်။ ယင်းသို့ ဆောင်ရွက်ရာတွင် တွေ့ရှိချက်များကို မြို့နယ်တရားသူကြီးနှင့် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူးတို့ထံ အမြန်ဆုံးအစီရင်ခံ တင်ပြရမည်။

(ဃ) ပုဒ်မခွဲ (က) နှင့် (ခ) တို့ပါ ကိစ္စတစ်ရပ်ရပ်ကို ဆောင်ရွက်လျှင် သက်ဆိုင်သောအခွန်ထမ်း သို့မဟုတ် ၎င်း၏ကိုယ်စားလှယ်နှင့် သက်သေနှစ်ဦးတို့၏ ရှေ့မှောက်တွင် ဖြစ်စေရမည်။

<ပြင်ဆင် 29.09.2011, 24.03.2014, 31.08.2016>

အခန်း ၁၅

ပြစ်မှုများနှင့်ပြစ်ဒဏ်များ

ပြဋ္ဌာန်းချက်များလိုက်နာဆောင်ရွက်ရန် ပျက်ကွက်သည့်အတွက်ပြစ်ဒဏ်

၄၆။ (က) မြို့နယ်အခွန်ဦးစီးဌာနမှူး၊ ဤဥပဒေအရ အမှုကိစ္စတစ်ခုခုကို ဆောင်ရွက်စဉ်အတွင်း မည်သူမဆို ပုဒ်မ ၁၇ ပုဒ်မခွဲ

(က)၊ သို့မဟုတ် ပုဒ်မခွဲ (ခ)၊ သို့မဟုတ် ပုဒ်မ ၁၈ ၊ သို့မဟုတ် ပုဒ်မ ၁၉ ပုဒ်မခွဲ (ခ) အရ လိုအပ်ချက်များကို လုံလောက်သောအကြောင်းမရှိဘဲ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သည်ဟု ယုံကြည်ကျေနပ်လျှင် ပျက်ကွက်မှုတမျိုးစီအတွက် ပေးဆောင်ရမည့် အခွန်အပြင် ယင်းအခွန်၏ တစ်ဆယ်ရာခိုင်နှုန်းထက် မပိုသောငွေကို ဒဏ်ငွေအဖြစ် တပ်ရိုက်နိုင်သည်။

ရှင်းလင်းချက်။ ။ ပုဒ်မ ၁၈ အရ လိုအပ်ချက်ကို ပျက်ကွက်သည့်ကိစ္စတွင် ဒဏ်ငွေပေးဆောင်ရမည့် သူသည် လစာ နှစ်ချုပ်စာရင်းပေးပို့ရန် တာဝန်ရှိသူဖြစ်သည်။ ယင်း ပေးဆောင်ရမည့်ဒဏ်ငွေမှာ အဆိုပါ စာရင်းအရလစာမှ နုတ်ယူထားရမည်ဖြစ်သော အခွန်၏ တစ်ဆယ်ရာခိုင်နှုန်း ဖြစ်သည်။

(ခ) မည်သူမဆို ပုဒ်မ ၄၂ အရ သတင်း အချက်အလက်များတင်ပြရန် ပျက်ကွက်လျှင် ထိုသူအား ၁၅ ရက်အထိအချိန် ထပ်မံတိုးမြှင့်ပေးနိုင်သည်။

(၁) ယင်းသို့တိုးမြှင့်ပေးသော အချိန်အတွင်း တင်ပြရန်ဆက်လက်ပျက်ကွက်ပါက ထိုသူအားဖမ်းဆီး ခေါ်ဆောင်လာရန် မြို့နယ်အခွန် ဦးစီးဌာနမှူး သည် ပုဒ်မ ၄၃ အရ အပ်နှင်းသောတရားစီရင်ရေး မြို့နယ်အခွန်ဦးစီးဌာနမှူး၏ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီးလူဖမ်းဝရမ်း ထုတ်၍ခေါ်ယူကာ၊ မည်သည့်အကြောင်းကြောင့် ပျက်ကွက်ကြောင်းကို စစ်ဆေးနိုင်သည်။ ပျက်ကွက်ရသည့်အကြောင်းမှာ သက်ဆိုင်ရာစာရွက်စာတမ်းများ ထိုသူ၏ ပယောဂမပါဘဲ ပျောက်ပျက်ခြင်းကြောင့်ဖြစ်ပါက ယင်းအားမှတ်မိသမျှ ကတိသစ္စာပြုလုပ် တင်သွင်းရန်ခွင့်ပြုနိုင်သည်။

(၂) လုံလောက်သောအကြောင်းမရှိဘဲ ထိုသူကတင်ပြရန်ပျက်ကွက်ကြောင်း အဖွဲ့ကတွေ့ရှိလျှင် ယင်းအား တရားစွဲဆိုနိုင်သည်။ ထိုသို့ တရားစွဲဆို၍ တရားစီရင်ရေးအဖွဲ့က ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ပါက ထိုသူအား တစ်နှစ်မှသုံးနှစ်အထိ ထောင်ဒဏ်အပြစ်ပေးနိုင်သည်။

<ပြင်ဆင် 22.03.1989, 29.09.2011>

လိမ်လည်ခြင်းအတွက် ပြစ်ဒဏ်

၄၇။ ။ (က) တဦးတယောက်သောသူသည် မိမိ၏ဝင်ငွေ ထိမ်ချန်ကြောင်း၊ သို့မဟုတ် ယင်းဝင်ငွေနှင့် စပ်လျဉ်းသည့် အချက်အလက်များ ထိမ်ချန်ကြောင်း မြို့နယ်အခွန်ဦးစီးဌာနမှူး၊ အမှုကိစ္စဆောင်ရွက်စဉ် တွေ့ရှိလျှင် ထိုသူအား သတ်မှတ်သည့် အချိန်အတွင်း ယင်းတို့ကို အပြည့်အစုံ ထုတ်ဖော်ခွင့်ပေးရမည်။

(ခ) ထိုသူသည် ခွင့်ပြုထားသည့်ကာလအတွင်း အပြည့်အစုံထုတ်ဖော်ခဲ့လျှင် ထိုသူ၏ စုစုပေါင်းဝင်ငွေပေါ်တွင် ပေးဆောင်ရမည့်အခွန်အပြင် ထိမ်ချန်ခြင်းကြောင့် ပိုမိုကျသင့်သည့်အခွန်၏တစ်ဆယ့်နှစ်ဆသော ဒဏ်ငွေကိုပါ ပေးဆောင်ရမည်။

(ဂ) ထိုသူသည် ခွင့်ပြုထားသည့်ကာလအတွင်း ထုတ်ဖော်ရန်ပျက်ကွက်လျှင်၊ သို့မဟုတ် ထိမ်ချန်ခဲ့သည့် ဝင်ငွေထက်လျော့နည်းထုတ်ဖော်လျှင် ပုဒ်မခွဲ (ခ) ပါအတိုင်းအခွန်နှင့်ဒဏ်ငွေနှစ်ရပ်လုံးပေးဆောင်ရမည့်အပြင် တရားစွဲဆိုခြင်းလည်းခံရမည်။ တရားစီရင်ရေးအဖွဲ့မှပြစ်မှု ထင်ရှားကြောင်း ဆုံးဖြတ်ပါက ထိုသူအားသုံးနှစ်မှ ဆယ်နှစ်အထိ ထောင်ဒဏ်အပြစ်ပေးနိုင်သည်။

သို့ရာတွင် ဤကိစ္စအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တာဝန်လွှဲအပ်သောအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်မရဘဲ၊ ဤပုဒ်မ အရတရားစွဲဆိုခြင်း မပြုရ။ အဆိုပါ အဖွဲ့သည် ဤဥပဒေအရ ရသင့်ရထိုက်သော အခွန်များကို မရအောင် ထိုသူ၏ လိမ်လည်လိုသော ရည်ရွယ်ချက် အတိမ်အနက်ကိုလည်းကောင်း၊ ဖော်ထုတ်နိုင်သည့်

အခြေအနေ ရှိ မရှိကိုလည်းကောင်း ထောက်ချင့်၍ ယင်းခွင့်ပြုချက်ပေးသင့် မသင့် ဆုံးဖြတ်ရမည်။ လိုအပ်က ထုတ်ဖော်ရန်အချိန်ကို တိုးမြှင့်ပေးနိုင်သည်။

<ပြင်ဆင် 29.09.2011, 31.08.2016>

အဂဏိလိုက်စားခြင်းအတွက် ပြစ်ဒဏ်

၄၈။ ။ မည်သူမဆို ဤဥပဒေကို အကြောင်းပြု၍ လာဘ်ပေးလာဘ်ယူပြုလုပ်လျှင်၊ သို့မဟုတ် ပြုလုပ်ရန် အားထုတ်လျှင် ထိုသူအား ပြစ်မှုဆိုင်ရာဥပဒေအရဖြစ်စေ၊ ယင်းပြစ်မှုမျိုးအတွက် သီးခြားပြဋ္ဌာန်းသည့် ဥပဒေတရပ်ရပ်အရဖြစ်စေ၊ ပြစ်ဒဏ်ထိုက်သင့်စေရမည်။

အကြောင်းအချက်များကို ထုတ်ဖော်ခြင်း

၄၉။ ။ (က) ဤဥပဒေအရ ဆောင်ရွက်ရသောအမှုတွဲများတွင် ပါရှိသည့်အကြောင်းအချက်အားလုံးကို လျှို့ဝှက်ကိစ္စအဖြစ်မှတ်ယူရမည်။ ထို့ပြင် သက်သေခံဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ၊ မည်သည့် တရားစီရင်ရေးအဖွဲ့ကမှ အဆိုပါအကြောင်းအချက်များကို တင်ပြစေရန်၊ သို့မဟုတ် ယင်းတို့နှင့် စပ်လျဉ်း၍ သက်သေခံစေရန် ပြည်သူ့ဝန်ထမ်းတဦးအား ဆင့်ဆိုပိုင်ခွင့်မရှိစေရ။

သို့ရာတွင် အစိုးရက တရားလို၊ သို့မဟုတ် တရားပြိုင်အဖြစ်ပါဝင်သည့်အမှုအတွက် အစိုးရက ဤကိစ္စ အတွက် တာဝန်လွှဲအပ် သောအဖွဲ့ကသဘောတူညီလျှင် ဆင့်ဆိုပိုင်ခွင့်ရှိသည်။

(ခ) ပြည်သူ့ဝန်ထမ်းတဦးသည် အဆိုပါအကြောင်းအချက်များကို အစိုးရကိစ္စမှအပ ထုတ်ဖော်ခြင်း မပြုရ။

(ဂ) ပုဒ်မခွဲ (ခ) ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်သောပြည်သူ့ဝန်ထမ်းအား တရားစွဲဆို၍ ပြစ်မှုထင်ရှား ကြောင်းဆုံးဖြတ်လျှင် ခြောက်လအထိ ထောင်ဒဏ်အပြစ်ပေးနိုင်သည်။

ရှင်းလင်းချက်။ ။ ပြည်သူ့ဝန်ထမ်း ဆိုသည်မှာ အစိုးရက အခါအားလျော်စွာ သတ်မှတ်ထားသည့် ပုဂ္ဂိုလ်များဖြစ်စေရမည်။

ခွင့်ပြုချက်ဖြင့် တရားစွဲဆိုခြင်း

၅၀။ ။ ပုဒ်မ ၄၉ ပါကိစ္စအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တာဝန်လွှဲအပ်ထားသောအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ကိုရမှ တရားစွဲဆိုနိုင်သည်။

<ပြင်ဆင် 29.09.2011>

အခန်း ၁၆

နည်းဥပဒေများ ပြုလုပ်ပိုင်ခွင့်

နည်းဥပဒေများ၊ စည်းမျဉ်းများ စသည်တို့ ပြုလုပ်ပိုင်ခွင့်

၅၁။ ။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နည်းဥပဒေ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ထုတ်ပြန်နိုင်သည်။

(ခ) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

(ဂ) ပြည်တွင်းအခွန်များဦးစီးဌာနသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

<ပြင်ဆင် 29.09.2011, 31.08.2016>

အခန်း ၁၇

အထွေထွေ

စာရင်းများတွင်ပါရှိရမည့် အချက်အလက်များ

၅၂။ ။ (က) ဤဥပဒေပါ စည်းကြပ်မှုများအတွက် ထားရှိသည့်စာရင်းများသည် မြန်မာ ဘာသာ၊ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့်ဖြစ်ရမည်။

(ခ) ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် ဝင်ငွေအမျိုးအစားတစ်ရပ်ရပ် အတွက်ဖြစ်စေ၊ အခွန်ထမ်း အမျိုးအစား တစ်ခုခုအတွက်ဖြစ်စေ မည်သည့်အချက်အလက်များ ပါဝင်သည့် စာရင်းပုံစံများ ထားရှိရမည်ကို အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်နိုင်သည်။

<ပြင်ဆင် 29.09.2011>

အခွန်တောင်းခံလွှာ

၅၃။ ။ ဤဥပဒေအရ ချမှတ်သော အမိန့်ကြောင့် အခွန်တရပ်ရပ်ထမ်းဆောင်ရန် ရှိသောအခါ မြို့နယ်အခွန်ဦးစီးဌာနမှသည် အခွန်တောင်းခံလွှာကို စည်းမျဉ်းများအရ ပြဋ္ဌာန်းထားသည့်ပုံစံဖြင့် ထမ်းဆောင်ရန်ရှိသော အခွန်ကိုဖော်ပြလျက် အခွန်ထမ်းထံသို့ ပေးပို့အတည်ပြုရမည်။

<ပြင်ဆင် 29.09.2011>

ပြေစာများ

၅၄။ ။ ဤဥပဒေအရ ကောက်ခံရရှိသည့် အခွန်တရပ်ရပ် အတွက်အခွန်ထမ်းအား ရရှိကြောင်း ပြေစာ ပေးရမည်။ အကြောင်းကြားစာ အတည်ပြုခြင်း

၅၅။ ။ (က) ဤဥပဒေအရအကြောင်းကြားစာ သို့မဟုတ် ဆင့်စာကို ထိုစာတွင် အမည်ဖော်ပြထားသူ အားလည်းကောင်း၊ အကယ်၍ ပုဂ္ဂိုလ်စုဖြစ်လျှင် ယင်းပုဂ္ဂိုလ်စု၏ အရွယ်ရောက်သူ အဖွဲ့ဝင်တစ်ဦးဦး၊ သို့မဟုတ် ဒါရိုက်တာတစ်ဦးဦး၊ သို့မဟုတ် အုပ်ချုပ်သူ၊ သို့မဟုတ် အတွင်းရေးမှူးအား လည်းကောင်း စာတိုက်မှဖြစ်စေ၊ အီလက်ထရောနစ်နည်းဖြင့်ဖြစ်စေ ပေးပို့အတည်ပြုခြင်း သို့မဟုတ် တရားစီရင်ရေးအဖွဲ့မှ တရားမကိစ္စအတွက် ထုတ်ဆင့်သည့် သမ္မန်စာဖြစ်ဘိသကဲ့သို့ အတည်ပြုခြင်း ပြုနိုင်သည်။

(ခ) ပုဒ်မခွဲ (က) နှင့်အညီ စာတိုက်မှဖြစ်စေ၊ အီလက်ထရောနစ်နည်းဖြင့်ဖြစ်စေ အကြောင်းကြားစာ သို့မဟုတ် ဆင့်စာပေးပို့ဆောင်ရွက်ခြင်းသည် တရားဝင်အတည်ပြုခြင်းဖြစ်သည်ဟု မှတ်ယူရမည်။

(ဂ) အခွန်ထမ်းသည် အကြောင်းကြားစာ သို့မဟုတ် ဆင့်စာကို လက်ခံရရှိကြောင်း အကြောင်းပြန်ကြားခြင်းကို ပုဒ်မခွဲ

(က) ပါနည်းများဖြင့် ပြန်လည်ပေးပို့နိုင်သည်။

<ပြင်ဆင် 31.08.2016>

တာဝန်မှ ကင်းလွတ်ခွင့်

၅၆။ ။ မည်သူမဆို အခြားသူတစ်ဦးပိုင်ဝင်ငွေနှင့်စပ်လျဉ်း၍ ဤဥပဒေနှင့်အညီ အခွန်နုတ်ယူ ပေးဆောင် လျှင် ထိုသို့ နုတ်ယူပေးဆောင်သည့်အတွက် ငွေပေးလျော်ရခြင်း စသည့်တာဝန်များမှ ကင်းလွတ်စေရမည်။

တရားစွဲဆိုခြင်းမှ တားမြစ်ခြင်း

၅၇။ ။ ဤဥပဒေအရပြုလုပ်သည့် အခွန်စည်းကြပ်မှုတစ်ခုခုကို ပယ်ဖျက်ရန်၊ သို့မဟုတ် ပြုပြင်ပြောင်းလဲရန် မည်သည့် တရားစီရင်ရေးအဖွဲ့တွင်မှ တရားမစွဲရ။ ထို့ပြင် ဤဥပဒေအရ သဘောရိုးဖြင့် ဆောင်ရွက်သည့် ကိစ္စအတွက် မည်သည့်ပြည်သူ့ဝန်ထမ်းကိုမှ တရားစွဲဆိုခြင်းမပြုရ။

စည်းကမ်းသတ်ကာလအပိုင်းအခြားတွက်ချက်ခြင်း

၅၈။ ။ ဤဥပဒေအရ အယူခံမှု၊ သို့မဟုတ် ပြင်ဆင်မှု၊ သို့မဟုတ် လွှဲအပ်မှုအတွက် စည်းကမ်းသတ် ကာလကို တွက်ချက်ရာ၌ အယူခံမှု၊ သို့မဟုတ် ပြင်ဆင်မှု၊ သို့မဟုတ် လွှဲအပ်မှုလျှောက်ထားရန် ဖြစ်ပေါ် စေသည့် အမိန့်မိတ္တူကူးယူရန်လိုအပ်သည့်ကာလနှင့် ပုဒ်မ ၃၂ ပုဒ်မခွဲ (ဂ) ၏ အပိုဒ် (၂) အရ အယူခံ ဝင်ခွင့်တောင်းခံရယူရန် လိုအပ်သည့်ကာလတို့ကို မထည့်သွင်းရ။

အခန်း ၁၈ ပယ်ဖျက်

၅၉။ ။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက် ပုဂ္ဂိုလ်တစ်ဦးချင်းထံမှ ကောက်ခံရရှိသည့် အခွန်ငွေ များထဲမှ ပြည်ထောင်စုအစိုးရအဖွဲ့က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက် သတ်မှတ်ပေးသော ရာခိုင်နှုန်းအချိုးအတိုင်း သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေသို့ လွှဲပြောင်းပေးသွင်းနိုင်သည်။

<ပြင်ဆင် 29.09.2011,31.08.2016>

(ပုံ) နေဝင်း၊

ဥက္ကဋ္ဌ၊

ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီ။

ရန်ကုန်မြို့၊ ၁၃၃၅ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက်။

(၁၉၇၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်။)

အမိန့်အရ၊

ဝင်ငွေနှံဥပဒေ
(ပုံ) ဒုတိယ ဗိုလ်မှူးကြီး မြကျော်၊
အတွင်းရေးမှူး၊
ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ။

Myanmar Law Information System (MLIS)